

အမိကမိက

AWIG-AWIG

၇၁၈၈ ပာဗျာဗျာဗျာ

DESA PAKRAMAN CAU



၇၁၈၈ ပာဗျာဗျာဗျာ

DESA TUA, KECAMATAN MARGA,

၇၁၈၈ ပာဗျာဗျာဗျာ

KABUPATEN TABANAN

၇၁၈၈ ပာဗျာဗျာဗျာ

WARSA 2016

ទាវី មាតិកា
DAGING CAKEPAN

ឆ្នាំ ២០២២
Kaca

បុរេបដិបាត		១៣១
PURWAKANING ATUR		1
ប្រមាណស្វាគមន៍	ហេតុអ្វីបានជា.....	១៣២
PRATHAMAS SARGAH	ARAN LAN WAWIDANGAN	3
ប្រមាណស្វាគមន៍	បដិបាតស្វាគមន៍.....	១៣២
DWITIYAS SARGAH	PAMIKUKUH LAN PATITIS	4
ប្រមាណស្វាគមន៍	សូត្រា ទាវី បដិបាត.....	១៣២
TRTIYAS SARGAH	SUKERTA TATA PAKRAMAN	5
	បដិបាត ១៣២ ហេតុអ្វីបានជា.....	១៣២
	Palet 1 Indik Krama	5
	បដិបាត ១៣២ ហេតុអ្វីបានជា.....	១៣២
	Palet 2 Indik Prajuru lan Kerta Desa.....	12
	បដិបាត ១៣២ ហេតុអ្វីបានជា.....	១៣២
	Palet 3 Indik Kulkul	17
	បដិបាត ១៣២ ហេតុអ្វីបានជា.....	១៣២
	Palet 4 Indik Paruman	18
	បដិបាត ១៣២ ហេតុអ្វីបានជា.....	១៣២
	Palet 5 Indik Druwen Desa	22
	បដិបាត ១៣២ ហេតុអ្វីបានជា.....	១៣២
	Palet 6 Indik Panyanggran Banjar	24
ប្រមាណស្វាគមន៍	សូត្រា ទាវី ហេតុអ្វីបានជា.....	១៣២
CATURTHAS SARGAH	SUKERTA TATA AGAMA	25
	បដិបាត ១៣២ ហេតុអ្វីបានជា.....	១៣២
	Palet 1 Indik Dewa Yadnya	25

បញ្ចប់ស្នងការ
PANCAMAS SARGAH

បញ្ចប់ស្នងការ ១	12
Palet 2 Indik Resi Yadnya	32
បញ្ចប់ស្នងការ ២	12
Palet 3 Indik Pitra Yadnya	33
បញ្ចប់ស្នងការ ៣	13
Palet 4 Indik Manusa Yadnya	41
បញ្ចប់ស្នងការ ៤	13
Palet 5 Indik Bhuta Yadnya	42

សូក្រតា តាតា បាវាវាវា	13
SUKERTA TATA PAWONGAN	44
បញ្ចប់ស្នងការ ១	13
Palet 1 Indik Pawiwahan	44
បញ្ចប់ស្នងការ ២	13
Palet 2 Indik Nyapihan	49
បញ្ចប់ស្នងការ ៣	13
Palet 3 Indik Sentana	49
បញ្ចប់ស្នងការ ៤	14
Palet 4 Indik Warisan	53

បញ្ចប់ស្នងការ
SASTHAS SARGAH

សូក្រតា តាតា បាវាវាវា	14
SUKERTA TATA PALEMAHAN	54
បញ្ចប់ស្នងការ ១	14
Palet 1 Karang, Tegal, lan Carik	54
បញ្ចប់ស្នងការ ២	14
Palet 2 Indik Papayonan	55
បញ្ចប់ស្នងការ ៣	14
Palet 3 Indik Wawangunan	57
បញ្ចប់ស្នងការ ៤	14
Palet 4 Indik Wawalungan	58
បញ្ចប់ស្នងការ ៥	16
Palet 5 Indik Bhaya	60

សម្ព័ន្ធស្វាយក្រវាញ	វិសាក កងខាងសិរីសោភ័ណ	១៤៥
SAPTAMAS SARGAH	WICARA LAN PAMIDANDA	62
	បង្ហាញពីការងារសិរីសោភ័ណ	១៤៥
	Palet 1 Indik Wicara	62
	បង្ហាញពីការងារសិរីសោភ័ណ	១៤៥
	Palet 2 Indik Pamidanda	63
សម្ព័ន្ធស្វាយក្រវាញ	ក្បួនប្រកាសឱ្យប្រើប្រាស់	១៤៦
ASTAMAS SARGAH	NGUWAH-UWUHIN AWIG-AWIG	66
សម្ព័ន្ធស្វាយក្រវាញ	សមាប្ប	១៤៧
NAWAMAS SARGAH	SAMAPTA	67
តួបិហាតិ :		
LEPIHAN :		
I តាតិនាសនយាសានសាន់តិ		១៧៣
I TATINASAN NYASA LAN SASANTI		71
II ប្រតិបត្តិការងារសិរីសោភ័ណ		១៧៤
II PETA WAWIDANGAN DESA PAKRAMAN		73
III ប្រតិបត្តិការងារសិរីសោភ័ណ		១៧៥
III PRAWARTAKA PENYURATAN AWIG-AWIG		74

Om Swastiasu,

Pinih ajeng atur tityang ring linggih I Ratu Paduka Batara sasusunan tityang,
 သုတေသန အဖွဲ့အစည်းတို့၏ အားကိုးခံရမှုကို ပြုစုရန် လိုအပ်သော အားကိုးခံရမှုကို
 dumogi tityang tan keneng cakrabawa, riantukan titiang purun ngojah linggih I Ratu.
 အဖွဲ့အစည်းတို့၏ အားကိုးခံရမှုကို ပြုစုရန် လိုအပ်သော အားကိုးခံရမှုကို

Tityang nunas paswecan Paduka turmaning sampun molih wara nugra deres pisan
 abanugra pamihi inggih ekuwara pamihi inggih mawastu prasida tityang muputang karya puniki tepet ring sengkernyane. Dwaning kadi
 abanugra pamihi inggih ekuwara pamihi inggih mawastu prasida tityang muputang karya puniki tepet ring sengkernyane. Dwaning kadi

asapunika tan lali tityang matur geng suksma ring paswecan paduka batara.

Sane kaping kalih naler tityang tan lali matur suksma ring : Bapak Ketua Majelis
 ហេង ហ៊ុន សែន ប្រធានក្រុមប្រឹក្សាប្រតិបត្តិ រាជរដ្ឋាភិបាល កម្ពុជា

Alit Desa Pakraman Kecamatan Marga; Bapak Ketua Majelis Madya Desa Pakraman
 Kabupaten Tabanan; Bapak Kepala Kantor Kementerian Agama Kabupaten Tabanan dan
 Bapak Kepala Kantor Kecamatan Marga Kabupaten Tabanan.

Ibu Bupati Tabanan; sane sampun akeh ngicen panuntun sajeroning tityang
 milih mulang Awig-awig Desa Pakraman Cau puniki. Lian ring punika suksma
 nalir ring Bapak Jero Bandesa Adat Cau; Bapak Perbekel Desa Tua, muwah sameton
 panitya panyusun Awig-awig puniki duaning dane maka sami teleb nyarengin gawen
 milih.

tityang.

Munggwing cakepan puniki wastanin tityang Awig-awig Desa Pakraman Cau,

បទប្បញ្ញត្តិ ទំនៀមទម្លាប់ ឬការសង្គ្រោះ ឬការសង្គ្រោះ

၅၃၆ သံဃိ... သံဃိ... သံဃိ... ၅၃၇

Om ... Santhih ... Santhih ... Santhih ... Om.

၁၉၁
 ပထမသွင်ကဏ္ဍ
 PRATHAMAS SARGAH
 မာဏုဗျဝိသကဏ္ဍ
 ARAN LAN WAWIDANGAN DESA
 ဟဟမိ၁၉၁
 Pawos I

၁၉၁ ဂုဏ် ပဏ္ဍိတကုသိန္ဒိ ဝဗဗ ဂုဏ် ပဏ္ဍိတကုသိန္ဒိ

(1) Desa pakraman puniki mawasta Desa Pakraman Cau.

၁၉၂ ဂုဏ် ပဏ္ဍိတကုသိန္ဒိ ဝဗဗ ဂုဏ် ပဏ္ဍိတကုသိန္ဒိ :

(2) Jebur kakuwub wawidanganma mawates nyatur desa :

ဟ ဟ မိမိ ဂုဏ်ပဏ္ဍိတကုသိန္ဒိ : ဂုဏ်ပဏ္ဍိတကုသိန္ဒိ ?

ha. Sisi wetan/kangin : Tukad Yeh Sungai;

က ဟ မိမိ ကိရိယာ/ကိရိယာ : ဟိရိယာ ဂုဏ်ပဏ္ဍိတကုသိန္ဒိ

ka. Sisi kidul/kelod : Enjung Trebesan Cau;

ဆ ဟ မိမိ ကွာဟာ/ကွာဟာ : ဂုဏ်ပဏ္ဍိတကုသိန္ဒိ ?

ca. Sisi kulon/kauh : Tukad Yeh Ning;

က ဟ မိမိ ဂုဏ်ပဏ္ဍိတကုသိန္ဒိ : ဂုဏ်ပဏ္ဍိတကုသိန္ဒိ

ra. Sisi lor/kaja : Desa Pakraman Tua.

၁၉၃ ဂုဏ် ပဏ္ဍိတကုသိန္ဒိ ဝဗဗ ဂုဏ် ပဏ္ဍိတကုသိန္ဒိ

(3) Jebur kakuwub wawidangan sane kawengku antuk wates-wates inucap ring

ဟ ဂုဏ်ပဏ္ဍိတကုသိန္ဒိ ဂုဏ်ပဏ္ဍိတကုသိန္ဒိ မဏ္ဍိတကုသိန္ဒိ ဂုဏ်ပဏ္ဍိတကုသိန္ဒိ

ajeng, wenten kirang langkung 120 (satus kalih dasa) etar.

၁၉၄ မဏ္ဍိတကုသိန္ဒိ ဂုဏ်ပဏ္ဍိတကုသိန္ဒိ မဏ္ဍိတကုသိန္ဒိ ဂုဏ်ပဏ္ဍိတကုသိန္ဒိ

(4) Sane kamannggehang ngranjing dados kakuwub wawidangan desa pakraman

ဟ ဂုဏ်ပဏ္ဍိတကုသိန္ဒိ ဂုဏ်ပဏ္ဍိတကုသိန္ဒိ :

puniki, manut dresta, luwire :

ဟ ဂုဏ်ပဏ္ဍိတကုသိန္ဒိ မဏ္ဍိတကုသိန္ဒိ မဏ္ဍိတကုသိန္ဒိ မဏ္ဍိတကုသိန္ဒိ

ha. Pupulan karang paumahan sane sinanggeh palemahan desa pakraman;

က ဂုဏ်ပဏ္ဍိတကုသိန္ဒိ မဏ္ဍိတကုသိန္ဒိ မဏ္ဍိတကုသိန္ဒိ မဏ္ဍိတကုသိန္ဒိ

na. Setra, carik miwah tegal sane wenten ring kakuwub wawidangan desa

ဟ ဂုဏ်ပဏ္ဍိတကုသိန္ဒိ မဏ္ဍိတကုသိန္ဒိ မဏ္ဍိတကုသိန္ဒိ မဏ္ဍိတကုသိန္ဒိ

pakraman puniki sajabaning palemahan desa pakraman, manggeh

ກຽມພ້ອມພາກສະໜອງ ບຽບກຽມ

ngranjing dados telajakan Desa Pakraman Cau.

141 ງາກ ບຽບກຽມພ້ອມພາກສະໜອງ ບຽບກຽມພ້ອມພາກສະໜອງ ບຽບກຽມພ້ອມພາກສະໜອງ

(5) Desa pakraman puniki kawangun antuk 1 (asiki) banjar pakraman.
 ມີພື້ນທີ່ພາກສະໜອງພາກສະໜອງພາກສະໜອງພາກສະໜອງພາກສະໜອງ
 Duaning parajana (penduduke) makeh, sajeroning ayah-ayah kapah dados
 ພື້ນທີ່ພາກສະໜອງພາກສະໜອງພາກສະໜອງພາກສະໜອງພາກສະໜອງ
 4 (petang) kelompok. Indik genah lan ririgannyane kasulurang sajeroning
 ພາກສະໜອງ

pararem.

141 ພາກສະໜອງພາກສະໜອງພາກສະໜອງພາກສະໜອງພາກສະໜອງພາກສະໜອງ

(6) Awig-awig, pararem miwah sahanan pasuaran desa, manggeh kajejerang ring
 ພາກສະໜອງພາກສະໜອງພາກສະໜອງພາກສະໜອງພາກສະໜອງພາກສະໜອງ
 jebar kakuwub wawidangan Desa Pakraman Cau kemanten.

ຊື່ພາກສະໜອງ

DWITIYAS SARGAH

ບໍລິຫານພາກສະໜອງພາກສະໜອງພາກສະໜອງ

PAMIKUKUH LAN PATITIS

ບາງກອນ

Pawos 2

ງາກ ບຽບກຽມພ້ອມພາກສະໜອງພາກສະໜອງພາກສະໜອງພາກສະໜອງພາກສະໜອງ

Desa Pakraman Cau ngamanggehang pamikukuh, minakadi :

141 ພາກສະໜອງພາກສະໜອງພາກສະໜອງພາກສະໜອງພາກສະໜອງ

(1) Pancasila.

141 ພາກສະໜອງພາກສະໜອງພາກສະໜອງພາກສະໜອງພາກສະໜອງ

(2) Undang-Undang Dasar 1945.

141 ພາກສະໜອງພາກສະໜອງພາກສະໜອງພາກສະໜອງພາກສະໜອງ

(3) Tri Hita Karana, manut sadacara Agama Hindu.

141 ພາກສະໜອງພາກສະໜອງພາກສະໜອງພາກສະໜອງພາກສະໜອງ

(4) Hak Azasi Manusia (HAM).

၁၅၁ ပိဏာပျာပိတုဒိကလိမာနာ ဂိဇ္ဈိန္ဒိယ ဂုဏာပဏ္ဍိတ

(5) Perda Provinsi Bali sane ngindikang Desa Pakraman.

ပာဏာပါး၁၃၁

Pawos 3

လွဝိပဏိတိယူဇာ ပဏ္ဍိတဗျာ :

Luwir Patitis Desa Pakraman Cau :

၁၃၁ မိနုကုဟိန္ဒိယဂျဏ္ဍိယ ဂုဏ္ဍိယဗျာ

(1) Mikukuhin miwah ngrajegang Sang Hyang Agama.

၁၃၁ ဂိဇ္ဈိလိဗျာ ပုပ္ဖိယဗျာ ဂုဏ္ဍိယဗျာ

(2) Nginggilang tata prawrettine maagama.

၁၃၁ ဂျဏ္ဍိယဗျာ ကုဏ္ဍိယဗျာ မဟာပာဏာပါး မဟာပာဏာပါး

(3) Ngrajegang kasukertan desa saha pawongannya sekala lan niskala.

ဗျာဏ္ဍိယဗျာ

TRTIYAS SARGAH

မုနုကုဟိန္ဒိယဗျာ

SUKERTA TATA PAKRAMAN

ပာဏာပါး၁၃၁

Palet 1

ဟိန္ဒိယဗျာ

Indik Krama

ပာဏာပါး၁၃၁

Pawos 4

၁၃၁ မဟာကိလိဗျာဏ္ဍိယဗျာဏ္ဍိယဗျာဏ္ဍိယဗျာဏ္ဍိယဗျာဏ္ဍိယဗျာ

(1) Sahananing sang jenek mapaumahan ring wawengkon wawidangan Desa ပဏ္ဍိတဗျာဏ္ဍိယဗျာဏ္ဍိယဗျာဏ္ဍိယဗျာဏ္ဍိယဗျာ

Pakraman Cau, sinanggeh warga desa.

၁၃၁ ဗွာဏ္ဍိယဗျာဏ္ဍိယဗျာဏ္ဍိယဗျာဏ္ဍိယဗျာဏ္ဍိယဗျာဏ္ဍိယဗျာဏ္ဍိယဗျာ

(2) Warga desa inucap ring ajeng, linggihnyane wenten 3 (tigang) soroh :

၁၃၁ ဗွာဏ္ဍိယဗျာဏ္ဍိယဗျာဏ္ဍိယဗျာဏ္ဍိယဗျာဏ္ဍိယဗျာဏ္ဍိယဗျာဏ္ဍိယဗျာ

ha. Warga desa sane maagama Hindu tur sareng nyungkemin Kahyangan

៣១ ហ៊ុនធីត្យុលោកោ ឬនិធីតាឬក៏ មកក្រោយ មកមុខ ។

ra. Indik ayah-ayah punika kasuhurang ring sajeroning pararem.

၂၃။ မယ်ဦးကပ်စွဲကွယ်။

(3) Sasengker ngawit todun ngayah :

២១ ចម្លើយ ក្រុម រាជ ធិបតី បដិសេធកិច្ចសន្យា

ha. Marep ring krama desa sane mawit saking pawiwahan, patut ngawit tedun

កាកបាទក្រហមកម្ពុជា/មជ្ឈមណ្ឌល

ngayah ring 3 (tigang) rahina wusan makalan-kalan/mawiwaha:

[illegible]

na. Marep ring krama desa sane mawit saking ngarangin sane sareng makrama

រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៧

desa, kasulurang manut pararem.

២៧ គ្រូបង្ហាត់សាស្ត្រចំពោះការងាររៀនសូត្របង្កើនក្បួនច្បាប់៖

(4) Krama desa sane wenang nyada yan sampun kapastika, luwire :

၁၈၁ မုတ္တမဟူသော

ha. Sungkan tahunan;

៣១ ឈាមរាងកាយបញ្ចេញមកពីក្បាល ឬក៏ចេញពីដៃ

na. Yan sampun maderbe pangentos utawi panyeledii;

၁၇။ အိမ်ထောင်ရေးနှင့်ပတ်သက်သည့်အချက်အလက်များကို

ca. Risampun mayusa 70 warsa, yan tan maderbe panyeledii.

[illegible]

(5) Sang saking sewosan desa yan sareng tedun makrama desa ring Desa Pakraman

ឧបាយបង្កើន កម្រិត ប្រតិបត្តិការ ប្រកបដោយ ប្រសិទ្ធភាព ក្នុង ការ ប្រើប្រាស់ ធនធាន

Cau, patut keni batu-batu utawi pamogpog, sane agengnyane kasulurang

စက္ကနက်ပုစိ ၇

manui pararem.

၂၄၁ မဟာဗြဟ္မစရိယ၊ မဟာပရာနီတ၊ မဟာသုတ္တန်၊ မဟာဝဂ္ဂ၊ ပါလ၊ ဘူတ၊ သင်္ကပ္ပ၊ အဘျဉ်း

(6) Yan wenten krama saking sewosan desa sareng ngranjing makrama desa ring

[illegible]

Desa Pakraman Cau, patut kadulurin antuk surat keterangan sane jangkep

မဂ္ဂဗျူဟာသော ဂမာဒေသသော ဂမာဒေသ :

Wusan dados krama desa, luwite :

၂၀၅ မဂ္ဂဗျူဟာ :

(1) Sanghaning :

ဟေ ဂမာဒေသ

ha. Seda,

မဂ္ဂဗျူဟာသော မဂ္ဂဗျူဟာသော မဂ္ဂဗျူဟာသော မဂ္ဂဗျူဟာသော

na. Pinunas ngraga, menawi magingisir linggih saking wawengkon Desa
မဂ္ဂဗျူဟာသော

Pakraman Cau,

မဂ္ဂဗျူဟာသော မဂ္ဂဗျူဟာသော မဂ္ဂဗျူဟာသော မဂ္ဂဗျူဟာသော

ca. Kanorayang, malantaran piwal ring awig-awig miwah pararem krama
ဂမာဒေသသော မဂ္ဂဗျူဟာသော မဂ္ဂဗျူဟာသော မဂ္ဂဗျူဟာသော
desa, utawi tan satinut ring pituduh prajuru sajeroning indik
တက္ကသိုလ်သော မဂ္ဂဗျူဟာသော မဂ္ဂဗျူဟာသော မဂ္ဂဗျူဟာသော
nyupat sikian, minakadi nenten prasida ngesehin prawretti;

၂၀၆ မဂ္ဂဗျူဟာသော ဂမာဒေသသော မဂ္ဂဗျူဟာသော မဂ္ဂဗျူဟာသော

(2) Sang wusan dados krama desa tan polih pah-pahan druwen desa, sawawaning
မဂ္ဂဗျူဟာသော မဂ္ဂဗျူဟာသော မဂ္ဂဗျူဟာသော မဂ္ဂဗျူဟာသော
pah-pahan sane mawit saking utasahan banjar miwah tan polih pasayuban
မဂ္ဂဗျူဟာသော မဂ္ဂဗျူဟာသော မဂ္ဂဗျူဟာသော မဂ္ဂဗျူဟာသော

malih sajeroning ala ayu.

၂၀၇ မဂ္ဂဗျူဟာသော မဂ္ဂဗျူဟာသော မဂ္ဂဗျူဟာသော မဂ္ဂဗျူဟာသော

(3) Tata titine nitenin wusan dados krama desa inucap ring ajeng, kasulurang
မဂ္ဂဗျူဟာသော မဂ္ဂဗျူဟာသော မဂ္ဂဗျူဟာသော မဂ္ဂဗျူဟာသော

manut pararem.

ສາມາດສູງ ບາງສາສິນ ບາງສາສິນ ບາງສາສິນ ບາງສາສິນ ບາງສາສິນ :

Sahanan krama desa, patut keni tategenan utawi ayah-ayah, luwire :

101 ບາງສາສິນ ບາງສາສິນ ບາງສາສິນ ບາງສາສິນ ບາງສາສິນ :

(1) Ayahan Ngarep, mapiteges paturunan, peson-peson miwah ayahan

ບາງສາສິນ ບາງສາສິນ

mamungkul saking krama ngarep.

102 ບາງສາສິນ ບາງສາສິນ :

(2) Ayahan Balu, luwire :

ບາ ບາງສາສິນ ບາງສາສິນ ບາງສາສິນ ບາງສາສິນ ບາງສາສິນ

ha. Balu remban, sane pianaknyane kantun alit-alit, punika keni ayahan

ບາງສາສິນ ບາງສາສິນ ບາງສາສິນ ບາງສາສິນ ບາງສາສິນ

balu remban, sane kasulurang manut pararem;

໑ ບາງສາສິນ ບາງສາສິນ ບາງສາສິນ ບາງສາສິນ ບາງສາສິນ

na. Balu ngelintik, keni ayahan balu manut balunnyane, yan lanang keni

ບາງສາສິນ ບາງສາສິນ ບາງສາສິນ ບາງສາສິນ ບາງສາສິນ

ayahan lanang, yan istri keni ayahan istri.

103 ບາງສາສິນ ບາງສາສິນ ບາງສາສິນ ບາງສາສິນ ບາງສາສິນ

(3) Ritatkala ngardi wawangunan marep kabuatan desa pakraman, kramane sajaba

ບາງສາສິນ ບາງສາສິນ ບາງສາສິນ ບາງສາສິນ ບາງສາສິນ

keni ayahan manut kecape ring ajeng, taler keni paturunan sakadi ring sor :

ບາ ບາງສາສິນ ບາງສາສິນ ບາງສາສິນ ບາງສາສິນ ບາງສາສິນ

ha. Paturunan sama wibhaga manut pararem;

໑ ບາງສາສິນ ບາງສາສິນ ບາງສາສິນ ບາງສາສິນ ບາງສາສິນ

na. Dana punia, manut kalascaryan sang madana punia.

104 ບາງສາສິນ ບາງສາສິນ ບາງສາສິນ ບາງສາສິນ ບາງສາສິນ :

(4) Krama desa, kadadosang :

ບາ ບາງສາສິນ ບາງສາສິນ ບາງສາສິນ ບາງສາສິນ ບາງສາສິນ

ha. Mapuangkid utawi tan tedun ngayah/parum :

105 ບາງສາສິນ ບາງສາສິນ ບາງສາສິນ ບາງສາສິນ ບາງສາສິນ

1). Rikala mapawangunan, ngerabin, nangun panca yadnya, nandur,

ສາຍຸບສາຍຸບມີໄຊ 7 ທ່ອນ

kaluwasan, masengker dewasa;

1) ສາຍຸບສາຍຸບມີໄຊ 7 ທ່ອນ

2) Keni dadawuhan saking guru wisesa;

3) ສາຍຸບສາຍຸບມີໄຊ : ສາຍຸບສາຍຸບມີໄຊ

3) Kapialang, luwire : sungkan, matepetin, kalayusekaran,
ນາຍາສາຍຸບສາຍຸບມີໄຊ

lan sakancan punika.

na. ສາຍຸບສາຍຸບມີໄຊ 7 ທ່ອນ ສາຍຸບສາຍຸບມີໄຊ 7 ທ່ອນ

na. Dados ngwakilang ring jadma tiosan, sane sampun menek daa/truna;

sa. ສາຍຸບສາຍຸບມີໄຊ 7 ທ່ອນ ສາຍຸບສາຍຸບມີໄຊ 7 ທ່ອນ

ca. Dados ngampel utawi numbas ayahan, prade :

1) ສາຍຸບສາຍຸບມີໄຊ 7 ທ່ອນ ສາຍຸບສາຍຸບມີໄຊ 7 ທ່ອນ

1). Dados pegawai negeri utawi pegawai perusahaan swasta;

2) ສາຍຸບສາຍຸບມີໄຊ 7 ທ່ອນ ສາຍຸບສາຍຸບມີໄຊ 7 ທ່ອນ

2). Magenah ring desa sewosan malantaran ngrereh pakaryan.

ra. ສາຍຸບສາຍຸບມີໄຊ 7 ທ່ອນ ສາຍຸບສາຍຸບມີໄຊ 7 ທ່ອນ

ra. Dados nyeledii utawi nyuksukin krama ngarep yan sampun mayusa 17
ປີ ສາຍຸບສາຍຸບມີໄຊ 7 ທ່ອນ

warisa utawi sampun marabian.

ບາງສາຍຸບ

Pawos 8

ສາຍຸບສາຍຸບມີໄຊ 7 ທ່ອນ

Kapatutan krama tamiu lan tamiu:

1) ສາຍຸບສາຍຸບມີໄຊ 7 ທ່ອນ ສາຍຸບສາຍຸບມີໄຊ 7 ທ່ອນ

(1) Krama tamiu lan tamiu, patut madana punia ring desa/banjar pakraman, manut
ບາງສາຍຸບ

pararem.

2) ສາຍຸບສາຍຸບມີໄຊ 7 ທ່ອນ ສາຍຸບສາຍຸບມີໄຊ 7 ທ່ອນ

(2) Krama tamiu lan tamiu, patut polih pasayuban marupa pamitulung rikenjekan

1.1.1

- 1.1.1.1. Wong ubuh meme bapa, jantos mayusa 17 warsa utawi sampun
ra. Wong ubuh meme bapa, jantos mayusa 17 warsa utawi sampun
wong ubuh meme bapa, jantos mayusa 17 warsa utawi sampun
mawiwaha, utawi sampun maderbe pakaryan sane tetep.

1.1.2

Palet 2

Indik Prajuru lan Kerta Desa

Indik Prajuru lan Kerta Desa

1.1.2.1

Pawos 10

- 1.1.2.1.1. Prajuru lan Kerta Desa antuk pra-juru desa pakraman, kamanggala antuk
(1) Desa Pakraman Cau kaenter antuk pra-juru desa pakraman, kamanggala antuk
Pra-juru lan Kerta Desa.

Bandesa Adat.

- 1.1.2.1.2. Prajuru lan Kerta Desa antuk pra-juru banjar, kamanggala antuk Kelihan Banjar utawi
(2) Banjar kaenter antuk pra-juru banjar, kamanggala antuk Kelihan Banjar utawi
Kelihan Banjar.

Kelihan Adat.

- 1.1.2.1.3. Prajuru lan Kerta Desa antuk pra-juru desa/banjar, patut :

- (3) Prajuru desa/banjar, patut :

1.1.2.1.3.1. Prajuru desa/banjar, patut :

ha. Mawit saking krama ngarep/panyucuk;

ka. Kaadegang pra-juru malarapan antuk pamilihan jeroning paruman

na. Kaadegang pra-juru malarapan antuk pamilihan jeroning paruman
Pra-juru lan Kerta Desa antuk pra-juru desa/banjar, kamanggala antuk Kelihan Banjar utawi

krama desa/banjar pakraman, nyabran 5 warsa, sajawaning wenten
pamilihan pra-juru lan Kerta Desa antuk pra-juru desa/banjar, kamanggala antuk Kelihan Banjar utawi

parindikan tios tur sang sampun puputing panumaya kengin kapilih malih
Pra-juru lan Kerta Desa.

apisan;

- ၁၈၇ ဗဟုကုတု၌ ပိယုဇိ ဖိ အဟုတု၌/ဟပိဇ္ဈိ၌ အဟုတု အဟုတု
ca. Maduluran atau pinning ring Kahyangan Tiga/Palinggih Bale Banjar.

ဟဟမိ/၁၃၈၈

Pawos 11

- ၁၈၈ အဟုတု အဟုတု/အဟုတု အဟုတု

- (1) Bandess Adat, karombo antuk :

ဟ ဗဟုကုတု ပိယုဇိ အဟုတု အဟုတု

ha. Patapuh, pinaka wakil Bandess Adat;

၁၈ ဗဟုကုတု ပိယုဇိ အဟုတု အဟုတု

na. Panyarikan, pinaka juru surat;

၁၉ ဗဟုကုတု ပိယုဇိ အဟုတု အဟုတု

ca. Patengen, pinaka pangemong druwen desa;

၂၀ အဟုကုတု ပိယုဇိ အဟုတု အဟုတု

ra. Kasinoman, pinaka juru gumancang (juru arah).

- ၁၈၉ အဟုကုတု အဟုကုတု အဟုကုတု အဟုကုတု အဟုကုတု

- (2) Sajeroning nguterang kasukertan ka niskala, Bandess Adat, patut misinggihang
ပဟု အဟုကုတု

pamangku kahyangan desa.

- ၁၉၀ အဟုကုတု အဟုကုတု အဟုကုတု အဟုကုတု အဟုကုတု

- (3) Krama desa taler ngadegang Kerta Desa, mawit saking prajuru sane sampun
ပဟု အဟုကုတု ပိယုဇိ အဟုကုတု အဟုကုတု အဟုကုတု

puputing panumaya, sang wikan ring adat miwah agama, perbekel miwah sane

ပိယုဇိ အဟုကုတု အဟုကုတု အဟုကုတု

lianen, sane kasulurang manut pararem.

- ၁၉၁ အဟုကုတု အဟုကုတု အဟုကုတု အဟုကုတု အဟုကုတု

- (4) Krama desa taler ngadegang tatelik desa sane kasinanggeh Pacalang Desa,
အဟုကုတု အဟုကုတု အဟုကုတု အဟုကုတု

sane kasulurang manut pararem.

- ၁၉၂ အဟုကုတု အဟုကုတု အဟုကုတု အဟုကုတု အဟုကုတု

- (5) Krama desa taler patut ngadegang panureksa, sane maderbe amongan nureksa

ကျေးဇူးတင် ပြောဆိုပါသည်။ သို့သော်လည်း နေရာအားလုံးတွင် အသုံးပြုမှုမရှိပါ။
druwen desa pakraman, sane kasulurang manut pararem.

Pawos 12

១៣៣ ស្រង់ចាត់ការក្នុងការសាងសង់ក្រុមប្រឹក្សា :

(1) Swadharmaning Bandesa Adat, luwire :

២៧ ព្រាហ្មណ៍ បក្សបក្សបក្សបក្សបក្សបក្ស

ha. Ngenterang paruman-paruman desa pakraman;

គ) ៗតាមត្រីកោណបញ្ចប់នេះ យើងបានបង្ហាញពីលទ្ធផលដូចខាងលើ។

na. Ngenterang panglaksanaan sadaging awig-awig miwah pamutus-pamutus
 គ្រប់ៗគ្នាសាងសង់និងប្រើប្រាស់។

krama desa, sane sinanggehi pararem;

၁။ ဂြဟေဗိယုကျာအဲဒ်ဖါဖါဖါက ပိက္ခကာယံ သကတပ္ပကာ ဟူမဂ္ဂန္တ၊

ca. Ngraksa miwah nudonang tata-titine migunayang sarajabrana druwen desa;

[illegible]

ra. Nuntun saha ngenterang krama desa rawuhing warga desa sami, ngupadi
 គង្គុក្ខាធានាប្រកាស បង្គំប្រាស។

kasukertan sekala lan niskala;

ສາ. ຖືກຊາບ ກາກສາມີ ຂຸບມາກ ມາສູ່ກາກສີ ສາຍກິບຊາກ ບາງທີ.

ka. Nuntun saha nyaksi upacara sangaskaraning kahuripan sane mabuat,
ຍົກສາຍສົມຈາກຕີນໃຫ້ສູງ ບ່າຍນຸ່ມຕາລີ

minakadi sane ngilitang sulur pakulawargan;

២១ គូត្រក្សាហៈ ១៣ ត្រីវិគ្គយ ១៣ កាតា ១៣ ពិជ្ជិក ១៣ ហ្វៀន ១៣ ហ្វៀន ១៣

da. Nuntun saha ngenterang warga desa, nginggilang Sang Hyang Agama,
 kasucian kahyangan, kasucian palemahan, kasucian pawongan, miwah
 babat-babat kanyahoan, kanyahoan kanyahoan, kanyahoan kanyahoan.

tata-titine migunayang setra;

២១ ច្បាប់សិទ្ធិបញ្ជូននិងការបញ្ជូនបុគ្គលិកស្រាវជ្រាវ

ta. Mawosin miwah niwakang pamutus marep ring wicaran warga desa;

ka. ບຸງງາມງາມສາມສາມກຸ່ມນີ້
ka. Patias sewosan manut pararem.

ບາງສາມີ 1361
Pawos 14

1361 ບຸງງາມງາມ ບຸງງາມງາມ ບຸງງາມງາມ ບຸງງາມງາມ
(1) Prajuru desa pakraman, kapilih nyabran 5 warsa, ngawit saking padewasane
ກາດີນີ ບຸງງາມງາມ ບຸງງາມງາມ
kaadegang prajuru desa pakraman.

1361 ບຸງງາມງາມ ບຸງງາມງາມ ບຸງງາມງາມ ບຸງງາມງາມ
(2) Prajuru desa pakraman sane swadharmanya sampun puputing sengker, kengin
ກາດີນີ ບຸງງາມງາມ ບຸງງາມງາມ
kapilih malih apisan.

1361 ບຸງງາມງາມ ບຸງງາມງາມ ບຸງງາມງາມ ບຸງງາມງາມ
(3) Pariindikane ngadegang prajuru desa pakraman sakaluwire, kapastikayang
ບຸງງາມງາມ ບຸງງາມງາມ ບຸງງາມງາມ ບຸງງາມງາມ
malarapan paruman krama desa pakraman tur kaingkupin antuk krama.

1361 ບຸງງາມງາມ ບຸງງາມງາມ ບຸງງາມງາມ ບຸງງາມງາມ
(4) Wusan dados prajuru desa pakraman, sangkaning :
ha. ງາມ/ນີ້

ha. Seda/lina;

ka. ບຸງງາມງາມ ບຸງງາມງາມ ບຸງງາມງາມ ບຸງງາມງາມ

na. Pinunas ngraga malantaran jalaran sane pastika;

sa. ບຸງງາມງາມ ບຸງງາມງາມ ບຸງງາມງາມ ບຸງງາມງາມ

ca. Swadharmanya sampun puputing sengker;

ka. ບຸງງາມງາມ/ບຸງງາມງາມ ບຸງງາມງາມ ບຸງງາມງາມ ບຸງງາມງາມ

ra. Kawusanang/kanorayang olih krama desa duaning iwang pamargi,
ບຸງງາມງາມ ບຸງງາມງາມ ບຸງງາມງາມ ບຸງງາມງາມ

menawi nilar sesana;

ka. ບຸງງາມງາມ ບຸງງາມງາມ ບຸງງາມງາມ ບຸງງາມງາມ

ka. Kawusanang olih krama desa sangkaning nenten prasida nglaksanayang

မှဝဲဗလဗ္ဗုဓာန္တိ၊ ခုနစ်ပါး၊ ခုနစ်ပါး။

swadharma langkungan ring 6 (nem) sasih.

- 191
(5) Ngentosin, ngwusanang utawi nganorayang prajuru desa pakraman, patut
kadek kalih pah tiga saking gebogan krama desa sane patut ngamiletin
paruman.

பழனி, தூ.

Palet 3

ဟိန္ဒူနာမ ၁၁

Indik Kulkul

မဟုတ်ပါ။

Pawos 15

- ၁။ ဟူသကဲ့သို့ပျီၤဟံး ပဍဲယက္ခိယျာလ္လဝါဂ်း :
- (၁) Dudonan kulkul ring Desa Pakraman Cau, luwire :
ဟ၊ ကွန္ဒုၤလ္လဝါၤမင်္ဂလာၣ်တိ ပှၢၤဟံး
ha. Kulkul desa, magenah ring Pura Desa;
က၊ ကွန္ဒုၤလ္လဝါၤမင်္ဂလာၣ်တိ တၢၢ်လၢ မံၤတၢၢ်
na. Kulkul banjar adat dalem magenah ring bale sarwa guna;
ဆ၊ ကွန္ဒုၤလ္လဝါၤမင်္ဂလာၣ်တိ
ca. Kulkul sekaa-sekaa.
- ၂။ ကွန္ဒုၤလ္လဝါၤဟံးမိၤတၢၢ်ပဍဲယက္ခိယျာလ္လဝါဂ်း ပိၤစာၤပိၤစာၤပိၤစာၤဟံးမိၤတၢၢ်ပဍဲယက္ခိယျာလ္လဝါဂ်း
- (၂) Kulkul desa utawi banjar pakraman, kamanggehang pinaka piranti utawi sarana
တၢၢ်တၢၢ်မိၤတၢၢ်ပဍဲယက္ခိယျာလ္လဝါဂ်း ပိၤစာၤပိၤစာၤပိၤစာၤဟံးမိၤတၢၢ်ပဍဲယက္ခိယျာလ္လဝါဂ်း
tengeran maka wangsit, ring wawengkon wawidangan desa/banjar pakraman.
- ၃။ တၢၢ်ပဍဲယက္ခိယျာလ္လဝါဂ်းဟံးမိၤတၢၢ်ပဍဲယက္ခိယျာလ္လဝါဂ်းဟံးမိၤတၢၢ်ပဍဲယက္ခိယျာလ္လဝါဂ်း
- (၃) Tatepakan suaran kulkul manut dresta, tur anggah-ungguh tatepakanipun

ឆ្នាំ១៩៧៥ ក៏កាន់តែបន្តបន្ទាប់។

kaunggahang jeroning pararem.

မဟာမိတ်၊ ၁၉၄၁

Pawos 16

១៣ ឧបនាយករដ្ឋមន្ត្រី/កង្ខេបគ្រប់គ្រងការងារសាធារណៈ

(1) Kulkul desa/banjar pakraman, tan wenang katepak yan tan sangkaning pituduh
ບຸກຄົນພາກພື້ນທີ່ກຳລັງປະກອບການ

prajuru, sajawaning tengeran kapancabbayan.

ໂຕ) ມີລັບສູງສູງກວມ/ກວມບ່ອນທີ່ເຫລືອງກູ້ມີທາງປາກກາງ

(2) Sang nepak kulkul desa/banjar pakraman, tan sangkaning pituduh prajuru,
បង្កើតក្រុមប្រឹក្សាធម៌ក្នុងសង្កាត់ឬក្រុមប្រឹក្សាធម៌ក្នុងសង្កាត់
patut digelis atur supeksa maka buatan panepake; yan piwal, sang mamurug
តែងតាំងក្រុមប្រឹក្សាធម៌ក្នុងសង្កាត់ឬក្រុមប្រឹក្សាធម៌ក្នុងសង្កាត់

wenang katibakin danda, manut pararem.

២២ គ្រូបង្រៀនត្រូវតែបង្ហាញឲ្យសិស្សដឹងពីការងាររបស់គេ។ គ្រូបង្រៀនត្រូវតែបង្ហាញឲ្យសិស្សដឹងពីការងាររបស់គេ។

(3) Kulkul sekaa-sekaa miwah kulkul pondokan-pondokan, tan kalugra
 ကာယဝိသုဒ္ဓိ ခရီးပါရမီတို့ကို ဖြစ်ပေါ်စေရန် ကုသိုလ်/ကံတို့ကို
 nyawerin utawi matehin sukat miwah tatepakan kulkul desa/banjar pakraman;
 ပျာဏ် ချော့ကျိုသ် ချော့ကျွတ်သ် စွဲစွဲလဲလဲ ကရုဏာတို့ကို ချော့ကျွတ်သ်

prade mamurug, sang mamurug taler wenang katibakin danda, manut pararem.

បញ្ចប់ ១៥១

Palet 4

ဟိန္ဒူအယူဝါဒါ

Indik Paruman

မဟာသီရိဗုဒ္ဓ

Pawos 17

[illegible]

(1) Dudonan paruman ring Desa Pakraman Cau, Iuwire :

២៧ បក្សបង្កើតជាពាណិជ្ជកម្ម ការបង្កើតបក្សបង្កើត

ha. Paruman krama desa wenten mah kalih, inggih punika :

- desa pakraman maka sami.

prajuru desa pakraman, anggan kerta desa, pacalang lan
panureksa, kawentenang nityakala nyabran awarsa wusan tawur

kasanga;

- na. Paruman padgatakala/napkala, rehning wenten indik sane
 မဟာဗျူဟာက ပမဲ ကော့ပာမ်၊ မာက ကပ်ပါနိန္ဒြန္တုဖီကာသ်
 dahat mabuat sane pacang kabawosang, sane karihinin antuk tatibak
 မာဂ္ဂမာဂ္ဂ

arah-arah;

- ca. Paruman krama banjar, kawentenang manut pamastika miwah pararem
 ក្រុមប្រឹក្សា

banjar pakraman;

- ra. Paruman prajuru/kerta desa, kawentenang manut kabuatan;

- ka. Paruman sekaa-sekaa, kawentenang manut kabuatan.

(2) Pamargin paruman desa/banjar pakraman, patut nganutin dudonan :

- ha. Paruman wahu kengin kakawitin sasampune katedunin antuk pinih kedik
 ၈၀၆၂ ပုဂံ ဟိက မနီမိ ပဏ္ဍိတဝိဇ္ဇာဘိက္ခုနီ၊ အလင်္ကာ ပဉ္စမ

kalih pah tiga saking sang patut ngamiletin paruman, kamanggala antuk

189

បដិវត្តន៍បង្កើនការងារកសិកម្ម
pamitegep panglaksanaan awig-awig.

បទប្បញ្ញត្តិ
Pawos 19

- 189 បទប្បញ្ញត្តិ ៗ ដែល បង្កើនការងារកសិកម្ម បង្កើនការងារកសិកម្ម
(1) Paruman prajuru desa pakraman, kawenangang wantah ngrincikang pangrencana
ចម្រើនការងារកសិកម្ម កសិកម្ម
marep ring utschen desane kapungkur.
189 បទប្បញ្ញត្តិ ៗ ដែល បង្កើនការងារកសិកម្ម បង្កើនការងារកសិកម្ម
(2) Paruman prajuru desa pakraman, tan kawenangang ngamedalang tategenan ring
គ្រប់ ៗ ដែល បង្កើនការងារកសិកម្ម បង្កើនការងារកសិកម្ម
krama desa, saderenge kaingkupin antuk krama desa.
189 បទប្បញ្ញត្តិ ៗ ដែល បង្កើនការងារកសិកម្ម បង្កើនការងារកសិកម្ម
(3) Pamutus paruman prajuru/kerta desa, kengin ngwetuang pasuara manut daging
បង្កើនការងារកសិកម្ម បង្កើនការងារកសិកម្ម
pituduh sang ngawa rat, utawi ngonekang pamutus sane pecak sampun dados
បង្កើនការងារកសិកម្ម បង្កើនការងារកសិកម្ម
pararem krama desa.

បទប្បញ្ញត្តិ ១១

Palet 5

ហិដ្ឋាន ១១

Indik Druwen Desa

បទប្បញ្ញត្តិ ២០

Pawos 20

- 189 សាក គេចម្ល៉េះ ហិដ្ឋាន ១១ បទប្បញ្ញត្តិ ១១
(1) Sane kamanggehang dados druwen Desa Pakraman Cau, luwire :
ហិដ្ឋាន ១១ បទប្បញ្ញត្តិ ១១ :
ha. Kahyangan desa, luwire :
189 សាក គេចម្ល៉េះ ហិដ្ឋាន ១១ បទប្បញ្ញត្តិ ១១
1). Kahyangan Tiga : Pura Desa/Bale Agung, Pura Puseh lan

ບຸກລາດຊາຍີ

Pura Dalem;

ໂອສາ ສະບັບກຳລັງ ສະບັບກຳລັງ ສະບັບກຳລັງ ສະບັບກຳລັງ ສະບັບກຳລັງ :

2). Kahyangan druwen desa sewosan ring Kahyangan Tiga, minakadi :

ບຸກປາດບອນ ບຸກປາດບອນ

Pura Prajapati lan Pura Melanting.

ສາ ບຸກປາດບອນ

na. Wantilan;

ສາ ງາມກຳລັງ ງາມກຳລັງ / ງາມກຳລັງ ງາມກຳລັງ ງາມກຳລັງ :

ca. Setra lan wawengkon/sapihnyane 1,75 etar;

ກາ ງາມກຳລັງ ງາມກຳລັງ

ra. Nyasa lan sasanti;

ສາ ງາມກຳລັງ ງາມກຳລັງ ງາມກຳລັງ ງາມກຳລັງ :

ka. Lembaga Perkreditan Desa utawi LPD;

ສາ ງາມກຳລັງ ງາມກຳລັງ : ງາມກຳລັງ ງາມກຳລັງ ງາມກຳລັງ ງາມກຳລັງ :

da. Lekita-lekita : sertifikat, awig-awig, pasuara, miwah pararem;

ສາ ງາມກຳລັງ ງາມກຳລັງ ງາມກຳລັງ ງາມກຳລັງ :

ta. Palawatan Ida Bhatara marupa: Pratima;

ສາ ງາມກຳລັງ ງາມກຳລັງ ງາມກຳລັງ ງາມກຳລັງ ງາມກຳລັງ :

sa. Piranti tiosan sane kaunggahang jeroning pararem.

ໂອສາ ງາມກຳລັງ ງາມກຳລັງ ງາມກຳລັງ ງາມກຳລັງ ງາມກຳລັງ :

(2) Olih-olihan Desa Pakraman Cau, mawit saking :

ສາ ງາມກຳລັງ ງາມກຳລັງ ງາມກຳລັງ ງາມກຳລັງ :

ha. Paturunan saking krama desa;

ສາ ງາມກຳລັງ ງາມກຳລັງ ງາມກຳລັງ ງາມກຳລັງ :

na. Paica saking guru wisesa;

ສາ ງາມກຳລັງ ງາມກຳລັງ ງາມກຳລັງ ງາມກຳລັງ :

ca. Pah-pahan saking LPD;

ກາ ງາມກຳລັງ ງາມກຳລັງ ງາມກຳລັງ ງາມກຳລັງ :

ra. Dana punia tiosan sane patut.

ໂອສາ ງາມກຳລັງ ງາມກຳລັງ ງາມກຳລັງ ງາມກຳລັງ ງາມກຳລັງ :

(3) Sanangken paruman krama desa, Bandesa Adat patut nyiarang munjuk lungsur

မလ္လ မသုသာနိ ပုဗ္ဗက နဉ္ဇာၤ တေတ ဖါဖါ မလ္လန္တုကာ ဂုဗန္တိ မကမုဗါၣ်
mangda masadok ring prajuru banjar, tata titi salanturnya wenten ring pararem.

မဟိမသုသာန
CATURTHAS SARGAH
မုဗ္ဗတ တေတ ဘေတဗါၣ်
SUKERTA TATA AGAMA

မဗ္ဗတါၣ်

Palet 1

ဟိန္ဒိၣ်ဒေဝ ယဉ္ဇာၣ်

Indik Dewa Yadnya

မဟာမါၣ်ဗုဗ္ဗါ

Pawos 22

၁၉၁။ ကေဟျာဏန္တုဗျာဏကမာကိဗျန္တုဗၣ်မာဏ ပဗ္ဗဗန္တုဟျာဏ္ဍိဂီၣ်

(1) Kahyangan-kahyangan panyiwian krama Desa Pakraman Cau, luwire :

ဟၢ။ ကေဟျာဏန္တုဗျာဏကမာကိဗျန္တုဗၣ်မာဏ ပဗ္ဗဗန္တုဟျာဏ္ဍိဂီၣ်

ha. Kahyangan Tiga : Pura Desa/Bale Agung, Pura Puseh lan Pura Dalem;

ကၢ။ ကေဟျာဏန္တုဗျာဏကမာကိဗျန္တုဗၣ်မာဏ မၢၣ်က ဂုဗန္တုကမာကိဗျန္တုဗၣ်မာဏ

na. Kahyangan-kahyangan panyiwian krama desa sane wenten paiketan

ဟိ ပုဗ္ဗဗန္တုဗျာဏကမာကိဗျန္တုဗၣ်မာဏ မၢၣ်က ဂုဗန္တုကမာကိဗျန္တုဗၣ်မာဏ

ring prabhawan Ida Bhatara sane malinggih ring Tri Kahyangan Desa

မိၣ်ကကမာကိဗျန္တုဗၣ်မာဏ ပဗ္ဗဗန္တုဟျာဏ္ဍိဂီၣ်

minakadi : Pura Prajapati lan Pura Melanting.

၁၉၂။ တေတပိၣ်မာဏမာဏ်ၣ် ဂုဗန္တုဗၣ်မာဏ ကေဟျာဏန္တုဗျာဏကမာကိဗျန္တုဗၣ်မာဏ

(2) Tegak piodalan ring sowang-sowang kahyangan inucap ring ajeng, kamanggehang
မၢၣ်ကမာကိဗျန္တုဗၣ်မာဏ ပဗ္ဗဗန္တုဟျာဏ္ဍိဂီၣ် :

sakadi ring sor puniki :

ဟၢ။ ပုဗ္ဗဗန္တုဟျာဏ္ဍိဂီၣ် ကမာကိဗျန္တုဗၣ်မာဏ ကေဟျာဏန္တုဗျာဏကမာကိဗျန္တုဗၣ်မာဏ

ha. Pura Desa/ Bale Agung, ring rahina Buda, Umanis, Wuku Julungwangi;

ကၢ။ ပုဗ္ဗဗန္တုဟျာဏ္ဍိဂီၣ် ကမာကိဗျန္တုဗၣ်မာဏ ကေဟျာဏန္တုဗျာဏကမာကိဗျန္တုဗၣ်မာဏ

na. Pura Puseh, ring rahina Buda, Kliwon, Wuku Matal;

- sa. ປູກ ພາດູຢາກີກ ພາດ ກຸງຊາ ບຸນສິມີ ປູກ ສຸກຊີ
 ca. Pura Dalem, ring rahina Buda, Umanis, Wuku Kulantir;
 ka. ປູກ ປາດບາດ ພາດ ປາດຊີ ພາດ ກຸງຊາ ບຸນສິມີ ປູກ ພາດູຢາກີ
 ra. Pura Prajapati, sinarengan ring tegak odalan ring Pura Dalem;
 sa. ປູກ ພາດູຢາກີກ ພາດ ສາດສິມີ ປູກ ບຸນສິມີ ປູກ ພາດູຢາກີ
 ka. Pura Melanting, ring rahina Saniscara, Umanis, Wuku Wariga (Tumpek
 ບຸນຸງ)
 Uduh).

- (3) ປາມາງິນ ປາມາງິນ ປາມາງິນ ປາມາງິນ ປາມາງິນ ປາມາງິນ
 Pamargin pangacine ring sowang-sowang kahyangan ring ajeng, manut kecap
 ສາສະໜາ ສາສະໜາ ສາສະໜາ ສາສະໜາ ສາສະໜາ ສາສະໜາ
 sastra agama, saha kalaksanayang kanista, madhyama, utama, manut
 ສາສະໜາ ສາສະໜາ ສາສະໜາ ສາສະໜາ ສາສະໜາ ສາສະໜາ
 kawentenan krama sane kaingkupin jeroning pararem.

ບາວສາມີ ປາວສາມີ
 Pawos 23

- (1) ປາມາງິນ ປາມາງິນ ປາມາງິນ ປາມາງິນ ປາມາງິນ ປາມາງິນ
 Ring sowang-sowang kahyangan inucap ring ajeng, patut kaadegang pamangku.
 ປາມາງິນ ປາມາງິນ ປາມາງິນ ປາມາງິນ ປາມາງິນ ປາມາງິນ
 (2) Pidabdabe ngadegang pamangku, nganutin dudonan :
 ປາ ປາມາງິນ ປາມາງິນ ປາມາງິນ ປາມາງິນ
 ha. Ngwilang saking turunan utawi ngwaris;
 sa. ປາມາງິນ ປາມາງິນ ປາມາງິນ ປາມາງິນ ປາມາງິນ ປາມາງິນ
 na. Malantaran nyanjan utawi nuhur ring pura sane karerehang pamangku;
 sa. ປາມາງິນ ປາມາງິນ ປາມາງິນ ປາມາງິນ ປາມາງິນ ປາມາງິນ
 ca. Malantaran kapilih antuk krama desa.
 ປາມາງິນ ປາມາງິນ ປາມາງິນ ປາມາງິນ ປາມາງິນ ປາມາງິນ
 (3) Sang tan kawenang kaadegang dados pamangku, luwire :
 ປາ ປາມາງິນ ປາມາງິນ ປາມາງິນ ປາມາງິນ ປາມາງິນ
 ha. Cedangga, luwire : peceng, perot, cungh lan sapanunggalannya;

- ka. Sapa sira ugi sane nenten kapatutang manut pararem;
 na. Nandang sakit ila, ayan, buduh miwah pinungkan sane tan keneng
 tinamban;
 ka. Sang maderbe parilaksana nenten becik.
 (4) Prabea kapamangkuan :
 ha. Prabea adiksa widi utawi ngwintenang pamangku, kamedalin miwah
 kalaksanayang olih krama desa;
 ka. Marep ring prabean pitra yadnya ring pamangku, krama desane patut
 maweh dana punia atiwa-tiwa, manut pararem.
 (5) Pamangku patut ngamanggehang sesana miwah agem-ageman pamangku.

ບາບສົງຄາມ

Pawos 24

ບູລະຍະສິນ ບຸກຄະ :

Swadharmaning pamangku :

- ha. Ngenterang upacara piodalan ring kahyangan sane kaempon utawi ring
 pakubon sowang-sowang krama;
 na. Prade sinalih tunggil pamangku kahyangan desa kapialang utawi cuntaka,

កំណែប បិទ្បាណេត្រិ ប្បក មាត ឆេហ៍ៗឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ
rikala piodalan ring pura sane kaempon, kengin nyelang pamangku
ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ
kahyangan druwen desa sane tiosan, utawi nuhur sang sulinggih,
ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ

katitenin antuk prajuru;

នា ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ

ca. Yan pamangku kalayusekaran wenang anglepas swadharma, kasulurang
ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ

matut pararem;

នា ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ

ra. Yan Pamangku sampun tigang rahina ngayah ring pura sane kaempon,
ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ

kancit wenten kulawargannya kalayusekaran, pamangku inucap tan
ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ

keneng cuntaka, sakewanten nenten kengin budal salamin piodalan;

នា ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ

ka. Mungguh tedun ring palinggih-palinggih kahyangan desa miwah ngiyasin
ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ

pralingga-pralingga;

នា ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ

da. Ngrajegang sesanan pamangku.

បាវាសា ឆេហ៍ៗ

Pawos 25

បាវាសា ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ

Patias utawi olih-olihan pamangku, luwire :

នា បាវាសា ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ

ha. Panyolasan miwah sarin canang rikala muput yadnya ring sowang-sowang
ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ ឆេហ៍ៗ

pakubon krama;

၁၉၁ မိက်ကွန်နွယ်ပုဗ္ဗမာပဗိဇ္ဇာကမိစ ဟိတိ မိ

2). Sebel antuk ngembasang putra, salami 42 rahinn, puteli ring sang
ကောကောနိ

karuron;

၁၉၂ မိက်ကမာကွန်နွယ်ပုဗ္ဗမာပဗိဇ္ဇာကမိစ ဟိတိ မိ

3). Sebel pangantenan, sadereng mabiakala utawi makala-
ကောကောနိ

kalaan;

၁၉၃ မိက်ကမာကွန်နွယ်ပုဗ္ဗမာပဗိဇ္ဇာကမိစ ဟိတိ မိ

4). Sebel riantukan kalayusekaran, jantos puputing sengker sane
ကောကောနိ

kaingkupin jeroning pararem.

၁၉၄ မိက်ကမာကွန်နွယ်ပုဗ္ဗမာပဗိဇ္ဇာကမိစ ဟိတိ မိ

na. Makta sahananing babaktan sane sinanggeh ngletehin, manut kecap sastra
ကောကောနိ

agama;

၁၉၅ မိက်ကမာကွန်နွယ်ပုဗ္ဗမာပဗိဇ္ဇာကမိစ ဟိတိ မိ

ca. Sato agung minakadi wawalungan suku pat, sajawaning rikala
ကောကောနိ

mapepada;

၁၉၆ မိက်ကမာကွန်နွယ်ပုဗ္ဗမာပဗိဇ္ဇာကမိစ ဟိတိ မိ

ra. Anak alit sadereng mayusa tigang sasih;

၁၉၇ မိက်ကမာကွန်နွယ်ပုဗ္ဗမာပဗိဇ္ဇာကမိစ ဟိတိ မိ

ka. Mabusana sane tan manut kadi tatacaraning ngranjing ka pura, sadereng
ကောကောနိ

polih wak-wakan utawi pituduh saking prajuru desa pakraman.

၁၉၈ မိက်ကမာကွန်နွယ်ပုဗ္ဗမာပဗိဇ္ဇာကမိစ ဟိတိ မိ

(2) Tata busanane ngranjing ka pura, kasulurang manut pararem.

၁၉၉ မိက်ကမာကွန်နွယ်ပုဗ္ဗမာပဗိဇ္ဇာကမိစ ဟိတိ မိ

(3) Pratingkahe tan wenang ring pura, luwire :

၁၉၁ မိက်ကမာကွန်နွယ်ပုဗ္ဗမာပဗိဇ္ဇာကမိစ ဟိတိ မိ

ha. Masumpah utawi macoran, sajawaning wit saking pituduh prajuru desa

ບຊຸບາຄີ

pakraman;

໑໓ ຕາຍເດນີ ບາສາງພູ ບຸນວິ ບາສຸບນາ

na. Ngamedalang wak parusya utawi wak capala;

໑໔ ບາສາງ ບາສາກກາຄີ ບາສາກກາຄີ ບາສາກກາຄີ ບາສາກກາຄີ ບາສາກກາຄີ

ca. Mabanyu, makoratan, masasenengan, makolem dados asiki lanang
ບາສາກກາຄີ ບາສາກກາຄີ

wadon, nyangsang busana;

໑໕ ຕາຍເດນີ ບາສາກກາຄີ ບາສາກກາຄີ ບາສາກກາຄີ ບາສາກກາຄີ

ra. Ngias raga minakadi menahang wastra, menahang pusungan lan sakancan
ບາສາກກາຄີ ບາສາກກາຄີ ບາສາກກາຄີ ບາສາກກາຄີ

punika, sajawaning sang sulinggih miwah pinandita;

໑໖ ບາສາກກາຄີ ບາສາກກາຄີ

ka. Masusuin anak alit.

໑໗ ງາສາບາສາຄີ ບາສາກກາຄີ ບາສາກກາຄີ ບາສາກກາຄີ ບາສາກກາຄີ

(4) Sewosan ring pamangku tan kalugra munggah tedun ring palinggih-palinggih,
ບາສາກກາຄີ ບາສາກກາຄີ ບາສາກກາຄີ ບາສາກກາຄີ ບາສາກກາຄີ

sajawaning wit saking pituduh prajuru desa pakraman.

໑໘ ງາສາບາສາຄີ ງາສາບາສາຄີ ງາສາບາສາຄີ ງາສາບາສາຄີ ງາສາບາສາຄີ

(5) Sang mamurug kecape ring ajeng, wenang keni dewa danda, manut pararem.

ບາສາກກາຄີ

Pawos 28

໑໑ ງາສາບາສາຄີ ງາສາບາສາຄີ ງາສາບາສາຄີ ງາສາບາສາຄີ ງາສາບາສາຄີ

(1) Yan wenten jadma karawuhan ring pura boya sangkaning nyanjan tur ngawinang
ງາສາບາສາຄີ ງາສາບາສາຄີ ງາສາບາສາຄີ ງາສາບາສາຄີ ງາສາບາສາຄີ

kramane biapara, wenang keni dewa danda lan artha danda, sane kasulurang
ງາສາບາສາຄີ ງາສາບາສາຄີ ງາສາບາສາຄີ ງາສາບາສາຄີ ງາສາບາສາຄີ

manut pararem.

໑໒ ງາສາບາສາຄີ ງາສາບາສາຄີ ງາສາບາສາຄີ ງາສາບາສາຄີ ງາສາບາສາຄີ

(2) Prade kahyangan desane kahanan durmanggala minakadi kapancabhayan,

បញ្ជី បទព្រហ្មទណ្ឌសម្រាប់ប្រព្រឹត្តិកម្មរំលោភ បង្កបាត់បង់

pamangku patut digelis masadok ring prajuru desa pakraman.

121. ທີ່ຊື່ບໍລິຫານ/ບໍລິຫານບໍລິຫານພູມິພຸດທະສາດ/ບໍລິຫານ

(3) Indik upacara/upacara pamahayun kadurmanggalaan kahyangan desa, mapagamel

ស្ថិតិប្រែប្រួល ឆ្នាំ២០១២ តាមស្ថានភាពសេដ្ឋកិច្ច ២០១២

kecap sastra agama, sane kasungkemin olih krama desa.

ਪ੍ਰਤੀ, ਸੁ,

Palet 2

ဟိန္ဒူနာမိ ယက္ျ

Indik Resi Yadnya

បាទានិក្ខេប

Pawos 29

១៣១ សំបស់ ចងក្បាញបំព្រួញ ហូបបិ ចង្វាក់ចំបង ចង្វាក់ចំបង ប្រកួតប្រកាត

(1) Sang pacang madeg sulinggih utawi madwijati patut masadok ring prajuru desa

បន្ទាប់មកប្រហែលជា ហិត្វ ផែនព្រះគ្នា។ គម្យ

pakraman miwah Parisada Hindu Dharma Indonesia.

ໄຊ ປຶກາກາດ ບຣູຍລາເສບມຸລິກາທິສູ່ ບໍລິຍາເກີດປາກ

(2) Prajuru desa pakraman patut ngawas lan nitenin tur wenang mialangin, prade

គាត់ប្រាកដថា គ្រប់គ្រងធនធានធម្មជាតិ ឲ្យបានប្រសើរឡើង ជាមួយការគាំទ្រ

kacihnan wenten indik sane tan manut kecap sastra agama, tur sareng nyaksi

[illegible]

upakara/upacara padwijatiannyane, saha nglantur nyiarang sajeroning paruman

គ្រូបង្រៀន ឯកសារ ប្រើប្រាស់ ប្រើប្រាស់ ប្រើប្រាស់

krama desa tegap rauhing wates kawenangannya muput yadnya.

[illegible]

(3) Krama desa patut madana punia sapamadeg miwah ring panglepas Sang

ສູນພິເສດ ກິນໄຊສາມາດເກັບຮັກສາໄດ້ ຫຼື ບາດກ້າຍ

Sulinggih riwekas, katuntun antuk prajuru desa.

១៧ ដំណើរការបង្កើនចំណេះដឹងក្នុងសហគមន៍

(4) Sang Sulinggih wenang polih laluputan ayahan miwah peson-peson.

ᮘᮞ᮪

ᮘᮞ᮪ᮘᮞ᮪

Pawos 30

ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪

(1) Sajeroning muput yadnya, Sang Sulinggih patut ngutamayang muput yadnya ring
ᮘᮞ᮪ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ᮘᮞ᮪

wawengkon Desa Pakraman Cau, sasampune puput, wahu muput, yadnya ring
ᮘᮞ᮪ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ᮘᮞ᮪

wawengkon desa tiosan utawi ka dura desa.

ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪

(2) Krama desane sami, patut sareng nitenin katuntun antuk prajuru, mangda sahanan
ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪

yadnya sane kalaksanayang olih sowang-sowang krama desa, kapuput olih

ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪

Sulinggih utawi Pinandita, manut kawenangannya sowang-sowang.

ᮘᮞ᮪ᮘᮞ᮪

Palet 3

ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪

Indik Pitra Yadnya

ᮘᮞ᮪ᮘᮞ᮪

Pawos 31

ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪

(1) Krama desa minakadi krama banjar sawawengkon Desa Pakraman Cau, patut
ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪

sareng nyanggra yan wenten sinalih tunggil krama babanjarannyane sane

ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪

nglaksanayang upacara pitra yadnya.

ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪

(2) Tatacara panyanggrane inucap ring ajeng kasulurang manut pararem.

ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪ ᮘᮞ᮪ᮘᮞ᮪

(3) Dudonan pamargin pitra yadnya :

- ဟ၊ ဝဏ္ဏကရိန္ဒာယိ ဝိမ္မိတေ သိယှ ဝဏ္ဏကရိန္ဒာယိ
 ha. Majalaram mendem utawi ngoseng, maka cilina makingsan ring Pradewa
 ဟုယိ ဝဏ္ဏကရိန္ဒာယိ ဝိမ္မိတေ ဝဏ္ဏကရိန္ဒာယိ
 utawi makingsan ring geni, pinaka jalaram nupangang gahen;
 ခ၊ ဝဏ္ဏကရိန္ဒာယိ ဝဏ္ဏကရိန္ဒာယိ ဝဏ္ဏကရိန္ဒာယိ
 na. Majalaram upacara pangabenan utawi palebon;
 ခ၊ ဝိပဿနာယိ/ပဿနာယိ ဝဏ္ဏကရိန္ဒာယိ ဝဏ္ဏကရိန္ဒာယိ
 ca. Riwusan ngaben, patut kalanturang malih antuk upacara ngoseng
 ပဿနာယိ/ပဿနာယိ ဝဏ္ဏကရိန္ဒာယိ ဝဏ္ဏကရိန္ဒာယိ
 (mamukar) tur karuntatin malih antuk nglinggihang dewa pitara.

ဟဟမိ/ဟဟမိ

Pawos 32

- ၁၇၇ မိလိယံ ဟဟမိ/ဟဟမိ
 (1) Sinalih tunggil krama sane kalayusekaran/atiwa-tiwa, mangda masadok ring
 ပုဗ္ဗာ
 prajuru.
 ၁၇၈ မုသိယံ/မုသိယံ
 (2) Swadharmaning desa/banjar :
 ဟ၊ မိလိယံ/မိလိယံ/မိလိယံ/မိလိယံ/မိလိယံ
 ha. Kelihan banjar/Kelihan adat, patut maritatas sang kaduhkitan,
 မိလိယံ မိလိယံ မိလိယံ မိလိယံ မိလိယံ
 napike sawane pacang kapendem, makingsan ring geni utawi lantur
 မိလိယံ
 kaabenang;
 ခ၊ မိလိယံ/မိလိယံ/မိလိယံ/မိလိယံ/မိလိယံ
 na. Kelihan adat raris nepak kulkul tenggeran kalayusekaran;
 ခ၊ ပုဗ္ဗာ မိလိယံ/မိလိယံ/မိလိယံ/မိလိယံ/မိလိယံ
 ca. Prade kapendem, panyanggran krama banjar salanturnya manut sakadi
 မိလိယံ မိလိယံ မိလိယံ မိလိယံ မိလိယံ
 sane sampun kaunggahang jeroning pararem, juntos papendemane pugut

- ກາ ປຸງທ ພາກຊຸກຊີ ຕິລິ ບາກຊຸກຊີ ພາກຊຸກຊີ ມາກຊຸກຊີ
 ra. Prade makingsan ring geni, panyanggran krama banjar salanturnya,
 ພາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ
 manut kadi daging pararem, jantos pamargin upacarane puput;
 ສາ ປຸງທ ພາກຊຸກຊີ ຕິລິ ບາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ
 ka. Prade kaabenang, panyanggran krama banjar salanturnya, manut kadi
 ພາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ

daging pararem, jantos pamargin upacarane puput.

- 121 ພາກຊຸກຊີ ຕິລິ ບາກຊຸກຊີ
 (3) Tan kalugra nginepang bangbang.
 131 ງາທາກ ພາກຊຸກຊີ ຕິລິ ບາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ
 (4) Desane maweh galah ring sang kalayusekaran sajeroning pitung rahina kengin
 ພາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ
 atiwa-tiwa, sajawaning wenten kabuatan tios saking sang yajamana.
 141 ພາກຊຸກຊີ ຕິລິ ບາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ
 (5) Larangan papendeman miwah palebon ring wawengkon Desa Pakraman Cau,
 ພາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ
 kaunggahang jeroning pararem.
 151 ປຸງທ ພາກຊຸກຊີ ຕິລິ ບາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ
 (6) Prade wenten kalayusekaran rikala piodalan ring kahyangan desa, kengin
 ພາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ
 mendem tan pasadok, tur patut ngrereh galah mamargi rikala sandikala.

ບາກຊຸກຊີ ຕິລິ ບາກຊຸກຊີ

Pawos 33

- 161 ງາທາກ ພາກຊຸກຊີ ຕິລິ ບາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ
 (1) Desa Pakraman Cau, ngamanggehang indik cuntaka, mapagamel ring Pamutus
 ພາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ
 Mahasabha Parisada Hindu Dharma Indonesia.
 171 ພາກຊຸກຊີ ຕິລິ ບາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ ພາກຊຸກຊີ
 (2) Tatacarane nyulurang kacuntakan, mapagamel kecap sastra agama, kaanutang

- ဟန္တုဗျာမဏိဗ္ဗေ မိဗျာဓိ၁၇၈၈ ပဗ္ဗဗုဒ္ဓိပု၁ ကဗျာဓိဗျာဓိ
antuk mrayascitta sikian, desa pakraman miwah kahyangan desa;
၈၁။ မဏု၁ ဗိဗျာဓိ၁၇၈၈ ပဗ္ဗဗုဒ္ဓိပု၁ ကဗျာဓိဗျာဓိ
ta. Salah timpal, cuntakannya kapuputang manut kecap sastra agama miwah
သုဗျာဓိဗျာဓိ
drestan desa;
၈၂။ ဟန္တုဗျာဓိ၁၇၈၈ ပဗ္ဗဗုဒ္ဓိပု၁ ကဗျာဓိဗျာဓိ
sa. Anak istri mobot malantaran lokika sanggraha kandugi nenten
ကဗျာဓိဗျာဓိဗျာဓိ/၇၈၈၈ ပဗ္ဗဗုဒ္ဓိပု၁ ကဗျာဓိဗျာဓိ
katiwakin upakara/upacara pabiakawonan, cuntakannya ngantos
ကဗျာဓိဗျာဓိဗျာဓိ/၇၈၈၈ ပဗ္ဗဗုဒ္ဓိပု၁ ကဗျာဓိဗျာဓိ
katiwakin upakara/upacara pabiakawonan;
၈၃။ ဟန္တုဗျာဓိ၁၇၈၈ ပဗ္ဗဗုဒ္ဓိပု၁ ကဗျာဓိဗျာဓိ
wa. Anak istri ngembasang putra malantaran lokika sanggraha kandugi pecak
ကဗျာဓိဗျာဓိဗျာဓိ/၇၈၈၈ ပဗ္ဗဗုဒ္ဓိပု၁ ကဗျာဓိဗျာဓိ
nenten katiwakin upakara/upacara pabiakawonan miwah widi widhana,
သုဗျာဓိဗျာဓိဗျာဓိ/၇၈၈၈ ပဗ္ဗဗုဒ္ဓိပု၁ ကဗျာဓိဗျာဓိ
cuntakannya ngantos wenten meras anake alit, karuntutin antuk
၇၈၈၈ ပဗ္ဗဗုဒ္ဓိပု၁ ကဗျာဓိဗျာဓိ
upakara/upacara manut kecap sastra agama;
၈၄။ ဗိဗျာဓိဗျာဓိ/၇၈၈၈ ပဗ္ဗဗုဒ္ဓိပု၁ ကဗျာဓိဗျာဓိ
la. Mamitra ngalang, cuntakannya ngantos katiwakin upakara/upacara
ပဗ္ဗဗုဒ္ဓိပု၁ ကဗျာဓိဗျာဓိ
pabiakawonan;
၈၅။ မဏုဗျာဓိ/၇၈၈၈ ပဗ္ဗဗုဒ္ဓိပု၁ ကဗျာဓိဗျာဓိ
ma. Sad atatayi, cuntakannya ngantos sampun mrayascitta sikian miwah
ဗိဗျာဓိဗျာဓိ
ngesehin prawretti.

၁၇၈။ သုဗျာဓိဗျာဓိ/၇၈၈၈ ပဗ္ဗဗုဒ္ဓိပု၁ ကဗျာဓိဗျာဓိ :

(6) Cuntaka kalayusekaran/kapademan :

၈၆။ ကဗျာဓိဗျာဓိ/၇၈၈၈ ပဗ္ဗဗုဒ္ဓိပု၁ ကဗျာဓိဗျာဓိ :

ha. Kapendem, cuntakannya :

၁၃၁) သွန္တက ကောဠိသံဃာတို့က နဂါးက ကပ်ကပ်စွာ ပြောဆို

၁). Cuntaka ka banjar, laminipun tigang rahina ngawit saking wusan

မိမိ၏ နဂါးက ကပ်ကပ်စွာ ပြောဆို

mendem, ngantos sampun maprayascitta (masepuh);

၁၃၂) ကုလဝားက ပြောဆို

၂). Kulawargannya sajeroning pakarangan manut dresta.

က) ကောဠိသံဃာတို့က :

na. Kaabenang, cuntakannya :

၁၃၃) သွန္တက ကောဠိသံဃာတို့က ပြောဆို

၁). Cuntaka ka banjar, manut dresta sane kapikukuh antuk pararem;

၁၃၄) သွန္တက ကောဠိသံဃာတို့က ပြောဆို

၂). Cuntakan sang nyambut karya pitra yadnya, manut dresta sane

ကပ်ကပ်စွာ ပြောဆို

kapikukuh antuk pararem.

၁၃၅) သံဃာတို့က ပြောဆို :

(7) Sang katiban cuntaka, luwire :

ဟ) ကောဠိသံဃာတို့က ပြောဆို :

ha. Kalayusekaran, sane cuntaka :

၁၃၆) သံဃာတို့က ပြောဆို

၁). Sang kalayusekaran;

၁၃၇) ကုလဝားက ပြောဆို

၂). Kulawargannya;

၁၃၈) ကောဠိသံဃာတို့က ပြောဆို

၃). Babanjarannya.

က) ဂြဟဗျာသီက ပြောဆို :

na. Ngrajaswala, sane cuntaka : sang ngrajaswala punika;

ခ) ဂြဟဗျာသီက ပြောဆို :

ca. Ngembasang putra, sane cuntaka : sang maderbe putra lanang wiadin istri,

ဟုမိယ ဟုမိယက ကပ်ကပ်စွာ ပြောဆို

utawi yayah renan sang wahu embas;

ဂ) ပုဂံသီက ပြောဆို :

ra. Pawiwahan, sane cuntaka : sang mawiwaha lanang wiadin istri, utawi

ធានាឱ្យ កាន់ ហិរញ្ញ

dampati lanang istri;

၁၂။ ကာကွယ်ရေးအဖွဲ့၏ အသိပေးစာကြမ်းကို ပြန်လည်ဆန်းစစ်

ka. Karuron, sane cuntaka : sang karuron rawuhing lanangnyane;

၁၇၂ ကပ္ပကဗလ္လမဂ္ဂမုတ္တက :

da. Gamia gamana, sane cuntaka :

១៣១ ដំបូងគេនេះឈ្មោះក្សត្រិយ៍

1). Sang nglaksanayang gamia gamana;

[illegible]

2). Desa pakramannyane.

၁၇။ မလေးရှားနိုင်ငံ၊ မာလာကာလူမျိုး =

ta. Salah timpal, sane cuntaka :

១៣១ សិក្ខាភាសាខ្មែរ សាលាបឋមវិទ្យាល័យ

1). Sang nglaksanayang salah timpal;

၁၇၁ နက္ခတ်ပဏ္ဍိတကျမ်း

2). Desa pakramannyane.

៣) ហេតុអ្វី? តើការប្រកួតប្រជែងក្នុងការសិក្សាមានលក្ខណៈអ្វីខុសពីការប្រកួតប្រជែងក្នុងការងារ?

sa. Anak istri mobot malantaran lokika sanggraha kandugi pecak nenten

ສາທິປະໄຕປະຊາທິປະໄຕ/ປະຊາທິປະໄຕປະຊາຊົນ/ປະຊາທິປະໄຕປະຊາຊົນ/ປະຊາທິປະໄຕປະຊາຊົນ =

katiwakin upakara/upacara pabiakawonan, sane cuntaka :

ហេតុអ្វីបានជាបង្កើនការសិក្សាភាសាខ្មែរ?

anake istri sane mobot punika:

២) ហេតុអ្វីបានជាប្អូន មេត្តាព្យាយាមស្វែងយល់ពីហេតុអ្វីបានជាប្អូន បំបាត់បង់ប្រាក់

wa. Anak istri ngembasang putra malantaran lokika sanggraha kandugi pecak

7. កម្មវិធីបណ្តុះបណ្តាល/ឧបសាសនា/ការងារសាងសង់/ វិស័យ វិស័យ

nenten katiwakin upakara/upacara pabiakawonan miwah widi widhana,

សាវត្រ ស្រីស្រី :

sane cuntaka :

១៣១ សិក្ខុសិប្បា

1). Sang ngembasang putra;

១២) បុត្រា ឈាតា ភាគីម្តាយ

2). Putrane sane kaembasang.

la. Mamitra ngalang, sane cuntaka : sang nglaksanayang mamitra ngalang

punika;

ma. Sad atatayi, sane cuntaka : sang nglaksanayang Sad atatayi punika.

(8) Sang tan keneng cuntaka, luwire :

ha. Sang Sulinggih;

na. Pamangku Kahyangan Tiga rikala piodalan tur sampun ngayah tigang

rahina ring pura sane kaemponin utawi sampun ngalang sasih utawi
ngalang tengah.

Pawos 34

Pawos 34

(1) Pamargin atiwa-tiwa utawi pangabenan kalaksanayang mapagamel kecap sastra

agama miwah drestan desa.

(2) Papatusan pangabenan, kasulurang manut pararem.

(3) Pangingune ring krama banjar, kasulurang manut pararem.

၂၀၃၇ ခုနှစ် ဗီတကဒါ ခုနှစ် ကာဠာပရမ္မာပဒ ကာဠာ ဗိမာနိကဗိမာနိ

- (1) Krama desa minakadi krama banjar, patut sareng nyanggra miwah nitenin yan
၂၀၃၇ ခုနှစ် ဗီတကဒါ ခုနှစ် ကာဠာပရမ္မာပဒ ကာဠာ ဗိမာနိကဗိမာနိ
wenten sinalih tunggil krama nglaksanayang upacara manusa yadnya sane
ဗိမာနိကဗိမာနိ

mabuat.

၂၀၃၇ ခုနှစ် ဗီတကဒါ ခုနှစ် ကာဠာပရမ္မာပဒ ကာဠာ ဗိမာနိကဗိမာနိ

- (2) Tatacara panyanggrane inucap ring ajeng kasulurang manut pararem.

၂၀၃၇ ခုနှစ် ဗီတကဒါ ခုနှစ် ကာဠာပရမ္မာပဒ ကာဠာ ဗိမာနိကဗိမာနိ

- (3) Sang pacang nglaksanayang upacara manusa yadnya sane mabuat, mangda
ဗိမာနိကဗိမာနိ ပြုစုကုန်

masadok ring prajuru banjar.

၂၀၃၇ ခုနှစ် ဗီတကဒါ ခုနှစ် ကာဠာပရမ္မာပဒ ကာဠာ ဗိမာနိကဗိမာနိ

- (4) Manusa yadnya inggih punika, upacara-upacara dharmaning kahuripan manusa,
ဗိမာနိကဗိမာနိ ပြုစုကုန် ဗိမာနိကဗိမာနိ ပြုစုကုန်
ngawit saking patemoning kama bang lan kama petak sajeroning garbha, ngantos
ဗိမာနိကဗိမာနိ ပြုစုကုန်

kalayusekaran riwekas.

၂၀၃၇ ခုနှစ် ဗီတကဒါ ခုနှစ် ကာဠာပရမ္မာပဒ ကာဠာ ဗိမာနိကဗိမာနိ

- (5) Upacara-upacara inucap ring ajeng kamargiang kanista, madhyama, utama, manut
ဗိမာနိကဗိမာနိ ပြုစုကုန်

kecap sastra agama miwah dresta.

၁၈၅

ပဌမပါဒ်

Palet 5

ဟိန္ဒိန္ဒုမာ ယဏ္ဍ

Indik Bhuta Yadnya

ပာမာမိပါဒ်

Pawos 36

- ၁၈၅ ဘုရား ပဌမညာဏ ပဌမညာဏ ပဌမညာဏ ယဏ္ဍ မပုပ္ဖိ ကာဏ္ဍမာဏ်
- (1) Desa Pakraman Cau patut nyanggra pamargin bhuta yadnya, marep ring kabuatan
ဘုရား ပဌမညာဏ်
desa pakraman.
- ၁၈၆ ပိသဏ္ဍာမာဏ် ယဏ္ဍ ဟိန္ဒိန္ဒုမာ ယဏ္ဍ မပုပ္ဖိ ဟိန္ဒိန္ဒုမာ ယဏ္ဍ မပုပ္ဖိ
(2) Pidabdab pamargin bhuta yadnya inucap ring ajeng, mapagamel kecap sastra
သောကဏ္ဍာမာဏ် ဟိန္ဒိန္ဒုမာ ယဏ္ဍ မပုပ္ဖိ ဟိန္ဒိန္ဒုမာ ယဏ္ဍ မပုပ္ဖိ
agama, kaanutang ring drestan desa, sane kapikukuh antuk pararem.
- ၁၈၇ ကာမာဏ် မိသဏ္ဍာမာဏ် ကာမာဏ် မိသဏ္ဍာမာဏ် ကာမာဏ် မိသဏ္ဍာမာဏ်
(3) Krama desa minakadi krama banjar patut sareng nyanggra yan wenten sinalih
ဟိန္ဒိန္ဒုမာ ယဏ္ဍ မပုပ္ဖိ ဟိန္ဒိန္ဒုမာ ယဏ္ဍ မပုပ္ဖိ
tunggil krama sane nglaksanayang upacara bhuta yadnya sane mabuat.
- ၁၈၈ မိသဏ္ဍာမာဏ် ယဏ္ဍ မပုပ္ဖိ ဟိန္ဒိန္ဒုမာ ယဏ္ဍ မပုပ္ဖိ
(4) Sang pacang nglaksanayang upacara bhuta yadnya sane mabuat, mangda
မိသဏ္ဍာမာဏ် ပဌမညာဏ်
masadok ring prajuru banjar.

ပာမာမိပါဒ်

Pawos 37

- ၁၈၉ ဘုရား ယဏ္ဍ မပုပ္ဖိ ကာဏ္ဍမာဏ် ပဌမညာဏ် မိသဏ္ဍာမာဏ်
(1) Bhuta yadnya marep ring kabuatan desa pakraman minakadi carun sasih miwah
မိသဏ္ဍာမာဏ် ယဏ္ဍ မပုပ္ဖိ ဟိန္ဒိန္ဒုမာ ယဏ္ဍ မပုပ္ဖိ
sane lianan, kasulurang manut pararem.
- ၁၉၀ ဟိန္ဒိန္ဒုမာ ယဏ္ဍ မပုပ္ဖိ ဟိန္ဒိန္ဒုမာ ယဏ္ဍ မပုပ္ဖိ
(2) Indik pamargin palelastian utawi makiyis, kasulurang manut pararem.

- 181 គង្គិញ្ចុំឈរវិភាសនី វិញ្ញាណិ្យ គុសកាបទុក្ខតសាសនំ ចង្កៀ
(3) Nangken warsa, rikalaning tilem sasih kasanga, patut kalaksanayang tawur
គុសកាបទុក្ខតសាសនំ វិញ្ញាណិ្យ គុសកាបទុក្ខតសាសនំ ចង្កៀ
kasanga, kalanturang antuk pangrupukan, pinaka cihna nyanggra pangrawuh
គុសកាបទុក្ខតសាសនំ វិញ្ញាណិ្យ គុសកាបទុក្ខតសាសនំ ចង្កៀ
Nawa Saka Warsa (Tahun Baru Saka), ring pananggal apisan sasih kadasa,
សាកា គុសកាបទុក្ខតសាសនំ

sane kawastanin Nyepi.

- 181 វិភាសនី កាបិ្យ ៗសាបៀសាបៀ គុស ៗសាបៀ គុស ៗសាបៀ គុស ៗសាបៀ
(4) Rikalaning Nyepi, sowang-sowang krama desa patut ngamargiang Catur Brata
បក្សប្បតិ្ត ហិរិ្យ បុណិ្យ :

Panyepian, inggih punika :

ហា	Amati geni	: tan kengin maapi-api;
គា	Amati karya	: tan kengin nyambut karya;
នា	Amati lalungan	: tan kengin malalungayan mrika-mriki;
សា	Amati lelanguan	: tan kengin maoneng-onengan, ngwijilang សូរ ៗសាវាសាវា ៗសាវាសាវា ៗសាវាសាវា ៗសាវាសាវា swara ghora, nabuh gagambelan, lan សាកាបទុក្ខតសាសនំ

sakancannya.

- 181 គុសកាបទុក្ខតសាសនំ គុសកាបទុក្ខតសាសនំ គុសកាបទុក្ខតសាសនំ គុសកាបទុក្ខតសាសនំ
(5) Catur Brata Panyepian punika kamargiang saking semeng jantos benjangne
កាបិ្យ បុណិ្យ គុសកាបទុក្ខតសាសនំ គុសកាបទុក្ខតសាសនំ គុសកាបទុក្ខតសាសនំ គុសកាបទុក្ខតសាសនំ
ngedas rahina matengeran swaran kulkul jam 6 (nem) semeng.
181 គុសកាបទុក្ខតសាសនំ គុសកាបទុក្ខតសាសនំ គុសកាបទុក្ខតសាសនំ គុសកាបទុក្ខតសាសនំ
(6) Mangda pamargin Catur Brata Panyepian punika trepti, patut katilikin antuk
គុសកាបទុក្ខតសាសនំ គុសកាបទុក្ខតសាសនំ គុសកាបទុក្ខតសាសនំ គុសកាបទុក្ខតសាសនំ
tatelik desa sane kawastanin Pecalang desa, tur sang mamurug patut katiwakin

ຂີ້ບຸນໂກງກຳລັງມີກິດຈະການ ກໍ່ຂຶ້ນ ບໍ່ມີບາບາດຢືນບາບາດ
miwah Peraturan Pemerintah, sane ngindikang pawiwahan, mapagamel
ສະພາບສະພາບ ຂອງກຳລັງ ສະບາດຢືນບາບາດ ກິດຈະການ

kecap sastra agama tur kaanutang ring drestan desa.

131 ມີຄວາມສຳຄັນ ສະບາດ ບໍ່ມີ ກຳລັງ ກໍ່ຂຶ້ນ ບໍ່ມີບາບາດຢືນບາບາດ

(4) Sinalih tunggil krama sane pacang nglaksanayang upacara pawiwahan, mangda
ຂີ້ບຸນ ກຳລັງ ກຳລັງ

masadok ring prajuru.

131 ບໍ່ມີບາບາດ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ :

(5) Pawiwahan sane kamanggehang ring Desa Pakraman Cau :

131 ບໍ່ມີບາບາດ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ : ບາບາດ ກຳລັງ

ha. Patut kategepin antuk Tri Upaksaksi inggih punika : manusa saksi,
ບາບາດ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ

bhuta saksi miwah dewa saksi nganutin agama;

ka. ບາບາດ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ

na. Manusa saksi minakadi prajuru banjar/desa pakraman miwah prajuru
ບາບາດ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ

dinas, sane nglantur nglikitayang pawiwahane punika;

sa. ບາບາດ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ

ca. Taler patut kategepin antuk panyaksi saking krama banjar.

131 ບາບາດ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ

(6) Saluwir prabeya panyaksi, kamedalang olih sang mawiwaha, manut dudonan
ບາບາດ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ

sakadi ring sor puniki :

131 ບາບາດ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ

ha. Panyaksi ka banjar;

ka. ບາບາດ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ

na. Panyaksi ka desa pakraman;

sa. ບາບາດ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ

ca. Panyaksi ring prajuru banjar/desa pakraman miwah prajuru dinas;

ka. ບາບາດ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ ກຳລັງ

ra. Pamekas likita pawiwahan sane, ageng alitipun nganutin pararem

២៧) បរិបទបាឡាណ្ឌវក្នុងត្រៃបិដក៖

paiketan pakulawargan kenceng ngunggahang lan nedunang.

Pawos 39

prasida becik tur lantur.

(2) Pamargin papadikan kadudonang sakadi ring sor :

ហា. បស្ចុកឆបដំគាត់/គាត់វ្យាញ្ញាស្វីវិវាហរាប្បាសាប្ប
 ha. Pasuakan papadikan, kamargiang jantos ping tiga, sowang-sowang
 ឈរកបត្តិភូតិ៖

malarapan antuk :

១៣១ គប្បបឈរកបត្តិភូតិ៖

1) Kapratama, malarapan antuk canang;

១៣២ គប្បិភាវិវ្យាញ្ញាភាវិវាហរាប្បាសាប្ប

2) Kaping kalih, ngilanturang babawosan;

១៣៣ គប្បិភាវិវាហរាប្បាសាប្បប្រិវិភាគសិវ្យាប្បាសាប្ប

3) Kaping tiga, malarapan tipat bantal, pinaka cihna pasuakan
 បបដិសាគសាឧប្បត្តិប្បាសាប្ប

papadikane sampun puput.

១៣៤ សតបតិវ្យាញ្ញាភាវិវាហរាប្បាសាប្ប បាតិវ្យាញ្ញាភាវិវាហរាប្បាសាប្ប

4) Sajawaning dudonan sakadi ring ajeng, taler nganutin desa kala
 បាតិវ្យាញ្ញាភាវិវាហរាប្បាសាប្ប

patra.

គា. សសាឧប្បត្តិប្បាសាប្បប្រិវិភាគសិវ្យាប្បាសាប្ប ភាវិវាហរាប្បាសាប្ប

na. Sasampun pasuakan papadikane puput, wadone raris kairing budal

គប្បបឈរកបត្តិភូតិ៖ គប្បិភាវិវាហរាប្បាសាប្ប គប្បបឈរ

kapaumahan lanange, nuli katiwakin pabiakala lan upacara

បាតិវ្យាញ្ញាភាវិវាហរាប្បាសាប្ប

pawiwahan;

សា. ឧប្បត្តិប្បាសាប្បប្រិវិភាគសិវ្យាប្បាសាប្ប ភាវិវាហរាប្បាសាប្ប

ca. Mangda pangambile tumus sekala niskala, ring subha dewasa sane

សាឧប្បត្តិប្បាសាប្បប្រិវិភាគសិវ្យាប្បាសាប្ប ភាវិវាហរាប្បាសាប្ប

sampun kacumponin, kulawarga purusa raris mamitang wadone ring

សាឧប្បត្តិប្បាសាប្បប្រិវិភាគសិវ្យាប្បាសាប្ប ភាវិវាហរាប្បាសាប្ប

sanggah/pamrajan pradhanane, majalaran antuk pejati.

១៣៥ យាបាវិវាហរាប្បាសាប្បប្រិវិភាគសិវ្យាប្បាសាប្ប ភាវិវាហរាប្បាសាប្ប

(3) Yan pawiwahane malantaran antuk ngrorod/ngrangkat/ngunggahin/grenanin,

បាតិវ្យាញ្ញាភាវិវាហរាប្បាសាប្ប

patut kadudonang sakadi ring sor :

101. ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ
 ha. Reraman lanange patut ngawentenang pejati malantaran duta, sakirang-
 ສິກກຸງໆ ລາງຕາ ບຸກຍູ້ລາງຕາ
 kirangnya 2 (kalih) diri;
 ລາ. ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ
 na. Genah antene tan kengin ring paumahan lanange, sadurunge katiwakin
 ງຸບສາກ ບຸກຍູ້ລາງຕາ
 upacara pabiakala;
 ສາ. ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ
 ca. Pejatine patut kadulurin antuk panglukuan, mapurwaka antuk ngilungsur
 ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ
 geng rena sinampura ring reraman daane, sinambi nunas gagalangan
 ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ
 malih pidan babawose pacang kalanturang;
 ກາ. ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ
 ra. Munggwing daging pabligbag babawose salanturnya, mastikayang
 ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ
 tatibak palegan reraman daane ring reraman lanange, miwah migumang
 ງຸບສາກ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ
 dewasa pawiwahane kapungkur.
 102. ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ
 (4) Anak istri sane kajejerang dados sentana rajeg :
 ບາ. ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ
 ha. Kapatutang ngedih anak lanang, sane kabawos pawiwahan kaceburin;
 ລາ. ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ
 na. Sasampun pamargin paperasane puput, sang kalih nuli katiwakin
 ງຸບສາກ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ
 upacara pawiwahan sakadi patutipun;
 ສາ. ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ
 ca. Sane istri sinanggeh sentana rajeg utawi purusa;
 ກາ. ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ ບຸກຍູ້ລາງຕາ
 ra. Sane lanang sinanggeh sentana nyeburin utawi pradhana.

Pawos 40

sakadi nguni.

Pawos 41

101. ປູອີສິສຸກ ທີ່ຕິງ ປູອີສິສຸກ ລະ/ ທີ່ສິງ ສາກ ຍິງ ສາກ
 ha. Pratisentana inggih punika sentana lanang/istri sane metu saking
 ບໍລິຫານສາກສາກ

pawiwahan sane sah;

102. ສິສຸກ ບໍລິຫານສິງຕິງ ປູອີສິສຸກ ລະ/ ທີ່ສິງ ສາກ ບໍລິຫານ
 na. Sentana paperasan inggih punika sentana lanang/istri sane wenten
 ສາກສິງຕິງ ສິສຸກ ບໍລິຫານສາກສາກສິງຕິງ ສິສຸກ ບໍລິຫານສາກສິງຕິງ

sangkaning ngedih sentana, maduluran antuk upasaksi sekala lan niskala;

103. ສິສຸກ ກິດຕິງຕິງ ປູອີສິສຸກ ບໍລິຫານສາກສາກສິງຕິງ ບໍລິຫານສາກສິງຕິງ
 (2) Sentana rajeg inggih punika pratisentana wadon sane karajegang pinaka purusa.

104. ສິສຸກ ສາກ ຍິງ ສາກ ບໍລິຫານສາກສາກ ບໍລິຫານສາກສາກ ບໍລິຫານສາກສາກ
 (3) Sentana sane metu saking pawiwahan tan sah, mangda linggihnyane pastika patut

ສາກສິງຕິງ ສິສຸກ ບໍລິຫານສາກສາກ ສາກສິງຕິງ ສິສຸກ ບໍລິຫານສາກສາກ ສາກສິງຕິງ ສິສຸກ ບໍລິຫານສາກສາກ

kategepin antuk sangaskara manut sastra agama lan dresta, kanutang ring pararem.

105. ສິສຸກ ສາກ ຍິງ ສາກ ບໍລິຫານສາກສາກ ບໍລິຫານສາກສາກ ບໍລິຫານສາກສາກ
 (4) Krama desa kengin ngrajegang sentana rajeg, yadiastun sampun maderbe sentana

ລະ/ ສິງ

lanang.

106. ບໍລິຫານສາກສາກ ສິງຕິງ ສິງຕິງ ສິງຕິງ ສິງຕິງ ສິງຕິງ ສິງຕິງ
 (5) Pawiwahan sane nenten ngwetuang sentana, kulawarga inucap kengin ngedih

ສິງຕິງ :

sentana :

107. ສາກສິງຕິງ ສິງຕິງ ສິງຕິງ ສິງຕິງ ສິງຕິງ ສິງຕິງ
 ha. Kapratama, saking kulawarga kapurusa sane pinih tampek pakilit

ບໍລິຫານສາກສາກ

pakulawargan;

108. ສິງຕິງ ສິງຕິງ ສິງຕິງ ສິງຕິງ ສິງຕິງ ສິງຕິງ
 na. Kaping kalih, prade nenten wenten kulawarga purusa, dados ngedih

ສິງຕິງ ສິງຕິງ ສິງຕິງ ສິງຕິງ ສິງຕິງ ສິງຕິງ

sentana saking kulawarga pradhana;

109. ສິງຕິງ ສິງຕິງ ສິງຕິງ ສິງຕິງ ສິງຕິງ ສິງຕິງ
 ca. Kaping tiga, prade taler nenten wenten saking kulawarga pradhana, dados

ສິງຕິງ ສິງຕິງ ສິງຕິງ ສິງຕິງ ສິງຕິງ ສິງຕິງ

ຕິເທິງ ມີສູດ ສາກາມາ

ngedih sentana sakama-kama.

1) ສາກາມາມີ ຕິເທິງ ມີສູດ ກິດຕິປະໂຫຍ :

Kadadosang ngarajegang sentana rajeg, prade :

ບາ ສາມຊຸດຕິເທິງ ສາກາມາມີ ມີສູດ ປຸກບາ

ha. Sampun kamanggehang dados pratisentana purusa;

ຄາ ບໍ່ເກີດ ບໍ່ເກີດ ບາກ ສາມຊຸດ ບໍ່ເກີດ ບາກ ສາມຊຸດ

na. Pamargin pawiwahane kapungkur, pawiwahan kaceburin;

ສາ ມີ ຕິເທິງ ມີສູດ ກິດຕິປະໂຫຍ ບາກ ສາກາມາມີ ປຸກບາ ສາ

ca. Sang ngamanggehang sentana rajeg, patut masadok ring prajuru; saha

ບາກ ສາມຊຸດ ກິດຕິປະໂຫຍ ບາກ ສາກາມາມີ

lantur kasiarang ring wawengkon Desa Pakraman Cau.

ບາກ ສາມຊຸດ

Pawos 42

1) ປິດຕິເທິງ ມີສູດ ບໍ່ເກີດ ບາກ ສາກາມາມີ ປຸກບາ ບາກ ສາກາມາມີ

(1) Pidabdabe ngrajegang sentana paperasan, mangda nganutin dudonan sane patut, ບາກ ສາກາມາມີ ປຸກບາ ບາກ ສາກາມາມີ ປຸກບາ ບາກ ສາກາມາມີ

minakadi kacihnayang antuk artha brana pamerasan lan upasaksi sekala-niskala,

ທີ່ ສາກາມາມີ ປຸກບາ ບາກ ສາກາມາມີ ປຸກບາ ບາກ ສາກາມາມີ ປຸກບາ

tur kategepin malih antuk likita sane pastika saking sang rumawos.

1) ມີ ຕິເທິງ ມີສູດ ກິດຕິປະໂຫຍ ບາກ ສາກາມາມີ ປຸກບາ ບາກ ສາກາມາມີ

(2) Sinalih tunggil krama banjar/desa, sane pacang ngedih sentana patut masadok ບາກ ສາກາມາມີ ປຸກບາ ບາກ ສາກາມາມີ ປຸກບາ ບາກ ສາກາມາມີ

ring Kelian Banjar lan Bandesa Adat, sakirang-kirangnya asasih sadereng

ບາກ ສາກາມາມີ

pamerasan.

1) ບາກ ສາກາມາມີ ປຸກບາ ບາກ ສາກາມາມີ ປຸກບາ ບາກ ສາກາມາມີ ປຸກບາ

(3) Bandesa Adat raris nyiarang ring sawidangan desa, sapasira ugi rumasa tan lila, ບາກ ສາກາມາມີ ປຸກບາ ບາກ ສາກາມາມີ ປຸກບາ ບາກ ສາກາມາມີ ປຸກບາ

mangda masadok ring Bandesa Adat, masengker kalih wuku sadurung pamerasan.

- ca. Kautamiang saking lefintih kulawarga purusa, minakadi kulawarga
 tunggal sanggah, tunggal dadia, tunggal panti, tunggal psibon; yaning
 tan wenten, kengin saking kulawarga pradhana; pradene taler tan wenten,
 wahu kengin meras sapa sira ugi manut pakarsan sang meras, sakewanten
 pinih rihin taler patut kautsahayang mangda sang kaperas maagama
 Hindu;
 ra. Kengin ngrajegang sentana paperasan lintangan ring adiri, lanang wiadin
 istri, yan sampun nganutin sulur paperasan sane patut.

Palet 4

Indik Warisan

Pawos 44

- (1) Prajuru desa minakadi prajuru banjar pakraman, wenang sareng mawosin miwah
 nitenin yan wenten sinalih tunggil krama ngindikang warisan.
 (2) Indik warisan, Desa Pakraman Cau ngamangehang uger-uger jagat minakadi
 kawicaksanan sang maraga guru wiseia, kaanutang ring drestan desa, sane

សិក្សាស្រាវជ្រាវស្រាវជ្រាវ

kapikukuh antuk pararem.

សំប៉ន់ ប្រើប្រាស់ ប្រើប្រាស់ ប្រើប្រាស់

(3) Sang pacang ngindikang warisan, mangda masadok ring prajuru.

ប្រើប្រាស់

SASTHAS SARGAH

សុភ័យ ប្រើប្រាស់

SUKERTA TATA PALEMAHAN

ប្រើប្រាស់

Palet I

សិក្សាស្រាវជ្រាវស្រាវជ្រាវ

Indik Karang, Tegal, lan Carik.

ប្រើប្រាស់

Pawos 45

191 គ្រូប្រឹក្សា សាក្សី ប្រឹក្សា សាក្សី ប្រឹក្សា សាក្សី

(1) Krama desa sane ngamong karang desa utawi karang paumahan ngraga, patut pusing ngwatesin karangnya sowang-sowang antuk pagahan/turus utawi tembok, waduk pakantenannya asri.

191 ប្រឹក្សា សាក្សី ប្រឹក្សា សាក្សី ប្រឹក្សា សាក្សី

(2) Watese sane atep utawi mapanyaitan patut kapiara/kategen oleh sowang-sowang krama sane magenah ring tebenan, sane kabawos magaleng kaluan. Prade karasayang pagahan/turus inucap nglikadin, yan pada arsa panyandinge, watese kengin ngangen pinget utawi prachina pul saking agraria, sakewanten kasaksi antuk prajuru desa/banjar pakraman.

၁၆၁ မိနပ်း ဟူ၍ ဟူ၍ ဟူ၍ / ကဏ္ဍပဏ္ဍိတ ဟူ၍ ဟူ၍ :

(1) Sinalih tunggil krama desa/banjar pakraman, nenten kalugra :

ဟ၊ ကဏ္ဍပဏ္ဍိတ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ / မိနပ်း

ha. Ngalah-alah margi, karang desa, tegal ayahan desa, tegal/carik krama

ဟူ၍ ဟူ၍ ဟူ၍ ဟူ၍

liyan, lan sakancan punika;

က၊ ကဏ္ဍပဏ္ဍိတ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ မိနပ်း

na. Ngalah-alah tegak kahyangan, setra lan sakancan tegak sane sinanggeh

ဟူ၍

suci.

၁၆၂ ပာဏ် ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍

(2) Prade wenten mamurug kecape ring ajeng, sang mamurug, patut ngwaliang tanah

ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍

inucap, tur sang ngalah-alah tegak suci, tiosan ring ngwaliang tanah tegak

ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍

suci inucap, taler patut karuntutin antuk dewa danda miwah artha danda,

မာဟာမိ ဟူ၍ ဟူ၍

sane kasulurang manut pararem.

ပာဏ် ၁၆၂

Palet 2

ဟူ၍ ဟူ၍ ဟူ၍

Indik Papayonan

မာဟာမိ ၁၆၂

Pawos 47

၁၆၃ ကဏ္ဍပဏ္ဍိတ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍

(1) Ngawit nandur papayonan minakadi tanem tuwuh, patut adepa agung, kirang

ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍

langkung 2 (kalih) meter ngajeroang saking wates; papayonan minakadi tanem

[illegible]

tuwuh sane jantos ngliwat wates, wenang kasepatgantungin.

၁၈၁ ပပာယာကဋ္ဌာကဋ္ဌာဗိဇ္ဇာပဋ္ဌာ ပပာယာကဋ္ဌာပဋ္ဌာ

(2) Papayonan sane ngungkulin mawastu mayanin ka pisaga, sang nruwenang
ပပယာနန္တိကမပဗုဒ္ဓဟံ ဟံ ကလိဂီ ပဝိက္ခန္တိကမပဗုဒ္ဓဟံ

papayonan inucap patut kawara tur kairing mapiguman antuk sang rumasa
 នាហិម្មតាភក្តី រំពឹងរំពឹង នៃ គ្រូបង់ ខែ ឆ្នាំ ១៩៧៥ ១៩៧៦ ១៩៧៧ ១៩៧៨ ១៩៧៩

katetehan, bilih-bilih sang nruwenang arsa ngrebah utawi notor wit

ပပၤယာၤကၤကၤ ပုၤနိၤကၤ။

papayonane punika,

២១ ប្រាសាទបុគ្គលក ចេញ ទៅត្រង់ត្រូវបាហាត្រង់ ត្រូវបាត់ដំរុយ

(3) Prade sampun kawara taler tan wenten usaha sang nruwenang, sang rumasa
 ភាគីទីបីគឺ ឧស្សាហកម្ម បុគ្គលិក កសិកម្ម ឧស្សាហកម្ម កសិកម្ម

katetahan wenang masadok ring prajuru, tur risampune kaparitas kandugi

១. បន្តិកប្រហារក្នុងក្រុងបេស្វិក ប្រឆាំងបុរាណវត្ថុ និងវត្ថុប្រវត្តិសាស្ត្រ

wenten lalugrahan prajuru, wahu wit papayonane punika kengin karebah,

សវនករស្ថិតនៅក្នុងការពិនិត្យរបស់យោធាក្នុងប្រតិបត្តិការបញ្ជូនទៅក្រុមហ៊ុន

sakewanten panukun patin wit papayonane punika patut katahur olih sang

ក្នុង គោតិបាតក្នុង បញ្ជី តាម ប្រភេទ វិទ្យា បណ្ណាល័យ ជា ជាតិ

rumasa katetehan manut panglokikan prajuru, tur wit papayonane sane

ສະບູຕາຊ ບຸລິສາສາມູລະນິກາຊ ທີ່ມີ ຫຼັກບຸລິສາ

karebah punika, kasukserah ring sang nruwenang.

ໂຮງ ລົດ ບໍລິເວນ ປະຕິບັດ ການ ສ້າງ ການ ເພີ່ມ ຈຳນວນ ທຸກ ວັນ ມີ ພື້ນທີ່

(4) Sang patut keni pamidanda panyangaskara saha prabea manut pararem, marep
 ពិសេសគឺ គ្រូបង្ហាត់បង្រៀនតាមការស្នើសុំ ៖

ring wawangunan sane karubuhan, luwire :

២៧ ដំណូងចំណែកបុរាណវិទ្យា ដំណើរ បេសិកក្រុមប្រឹក្សាប្រឹក្សា

ha. Sang nruwenang wit papayonan sane sinanggehe mayanin, prade pungkut
បង្កើតឱ្យកើតឡើងនូវការបង្កើតឡើងវិញ។

padidi tur ngrubuhin wawangunan krama tiosan:

គា. ឯកតាត្រូវបានកាត់បន្ថយចុះពី ១០០ ម៉ែត្រ ទៅ ៥០ ម៉ែត្រ ក្នុងរយៈពេល ១០ ឆ្នាំ។

na. Sang notor, monggol utawi ngrebah taru, tur ngrubuhin wawangunan

ကျွေးဖွယ်ကောင်းစေရန်။

krama tiosan.

- ၂၅၈၂ ကျွေးဖွယ်ကောင်းစေရန်။
(5) Krama desa patut ngamanggehang kawredian tanem tuwuh sane ngawinang
ကျွေးဖွယ်ကောင်းစေရန်။
desane asri tur lestari sane kawastanin Bhutahita, sane mateses kalestarian
လိမ္မော်ကန်စိုပါ။

lingkungan hidup.

- ၂၅၈၂ မိမိတို့ကျွေးဖွယ်ကောင်းစေရန်။
(6) Sinalih tunggil krama sane pacang ngrebah papayonan minakadi tanem tuwuh
ကျွေးဖွယ်ကောင်းစေရန်။
sane ngawinang desane asri tur lestari, patut masadok tur nunas lalugrahan ring
ပြည်သူ့ကျွေးဖွယ်ကောင်းစေရန်။
prajuru desa pakraman.

ပဏ္ဍိတကျွေးဖွယ်ကောင်းစေရန်။

Palet 3

ဟိန္ဒူကျွေးဖွယ်ကောင်းစေရန်။

Indik Wawangunan

မဟာမိတ် ၁၃၅၂

Pawos 48

- ၂၅၈၂ ကျွေးဖွယ်ကောင်းစေရန်။

- (1) Nangken ngwangun, sowang-sowang krama patut :
ဟ။ မဟာမိတ် ပြည်သူ့ကျွေးဖွယ်ကောင်းစေရန်။
ha. Masadok ring prajuru, pamekas marep ring wawangunan sane mapanyaitan
မိမိတို့ကျွေးဖွယ်ကောင်းစေရန်။
minakadi menengin wates;
က။ ကျွေးဖွယ်ကောင်းစေရန်။
na. Ngangge Asta Bhumi miwah gagulak Asta Kosali, sanistannya manut ring
မဟာမိတ် ကျွေးဖွယ်ကောင်းစေရန်။
patitise ka niskala.

- 191) ប្រាជ្ញ បបក្សត្រាត ក្រត្យាស្សន្តិក្ខិបិសារីវិលីវិលី ៗ ទ្រាស្តាភាវិវិលី
(2) Prade wawangunane jantos nyayubin ka pisaga, bilih-bilih temboke ring telenging
ប្រាជ្ញ បបក្សត្រាត ក្រត្យាស្សន្តិក្ខិបិសារីវិលី ៗ ទ្រាស្តាភាវិវិលី ៗ ទ្រាស្តាភាវិវិលី
wates, risampune kawara tur kairing mapiguman taler tan wenten utsahan sang
ក្រត្យាស្សន្តិក្ខិបិសារីវិលី ៗ ទ្រាស្តាភាវិវិលី ៗ ទ្រាស្តាភាវិវិលី ៗ ទ្រាស្តាភាវិវិលី
nruwenang, kangkat kasadokang ring prajuru; sasampune kaparitatas tur wenten
ស្រាវជ្រាវ ប្រាជ្ញ បបក្សត្រាត ក្រត្យាស្សន្តិក្ខិបិសារីវិលី ៗ ទ្រាស្តាភាវិវិលី ៗ ទ្រាស្តាភាវិវិលី
lalugrahan prajuru, sang nruwenang wawangunan wenang keni danda manut
ប្រាជ្ញ បបក្សត្រាត ក្រត្យាស្សន្តិក្ខិបិសារីវិលី ៗ ទ្រាស្តាភាវិវិលី ៗ ទ្រាស្តាភាវិវិលី ៗ ទ្រាស្តាភាវិវិលី
pararem, tur tembok inucap patut kagubar olih sang nruwenang, sanistannya
ប្រាជ្ញ បបក្សត្រាត ក្រត្យាស្សន្តិក្ខិបិសារីវិលី ៗ ទ្រាស្តាភាវិវិលី ៗ ទ្រាស្តាភាវិវិលី ៗ ទ្រាស្តាភាវិវិលី
mangda kakaryanang abangan.

ប្រាជ្ញ បបក្សត្រាត

Palet 4

ហិក្ខិបិសារីវិលី ៗ

Indik Wawalungan

ប្រាជ្ញ បបក្សត្រាត

Pawos 49

- 192) សាហាន វារ្យា ដេសា សាណេ មីរ៉ា វាវ៉ាលូណៈ បាវី, ប៉ាតេង ឈា សាក់កាណ បូនិកា
(1) Sahanan warga desa sane miara wawalungan : bawi, banteng lan sakancan punika,
បាវី, ប៉ាតេង ឈា សាក់កាណ បូនិកា វាវ៉ាលូណៈ បាវី, ប៉ាតេង ឈា សាក់កាណ បូនិកា
mangda sayaga nitenin negul minakadi nglogor wawalungannya, mangda nenten
ប្រាជ្ញ បបក្សត្រាត ក្រត្យាស្សន្តិក្ខិបិសារីវិលី ៗ ទ្រាស្តាភាវិវិលី ៗ ទ្រាស្តាភាវិវិលី ៗ ទ្រាស្តាភាវិវិលី
ngrusak karang utawi pabianan krama tiosan, bilih-bilih jantos ngranjing
ប្រាជ្ញ បបក្សត្រាត ក្រត្យាស្សន្តិក្ខិបិសារីវិលី ៗ ទ្រាស្តាភាវិវិលី ៗ ទ្រាស្តាភាវិវិលី ៗ ទ្រាស្តាភាវិវិលី
ngletehin kahyangan.
- 193) ប្រាជ្ញ បបក្សត្រាត ក្រត្យាស្សន្តិក្ខិបិសារីវិលី ៗ ទ្រាស្តាភាវិវិលី ៗ ទ្រាស្តាភាវិវិលី ៗ ទ្រាស្តាភាវិវិលី
(2) Prade wenten wawalungan malumbar utawi ngeleb tur ngrusak karang utawi
ប្រាជ្ញ បបក្សត្រាត ក្រត្យាស្សន្តិក្ខិបិសារីវិលី ៗ ទ្រាស្តាភាវិវិលី ៗ ទ្រាស្តាភាវិវិលី ៗ ទ្រាស្តាភាវិវិលី ៗ ទ្រាស្តាភាវិវិលី
pabianan krama sewosan, risampune kawara taler nenten wenten utsahan

បញ្ចេញ១៣

Palet 5

ហិរ្យក្នុង

Indik Bhaya

បាហាស១៣០

Pawos 50

១៣១ កាសាគ្នា ក្នុង ១៣១ : ក៏បង្កើត ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ

(1) Bacakan bhaya luwire : jiwabhaya, arthabhaya, agnibhaya, toyabhaya, lindubhaya, បាហាស១៣០ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ

lan sakancan punika sane ketahipun kawastanin pancabhaya.

១៣២ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ

(2) Sinalih tunggal krama sane manggihin prasihna pastika wentene sahanan panca ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ
bhaya, patut digelis nepak kulkul tengeran kapancabhayan, tur digelis masadok ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ
រីក្សា

ring prajuru.

១៣៣ បាហាស១៣០ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ

(3) Prade desane kahanan jiwabhaya, krama desane patut ngaturang upacara ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ
បាហាស១៣០ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ
pamahayun desa manut kecap sastra agama sane kapikukuh antuk krama, tur sang ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ
រីក្សា ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ

ngwetuang jiwabhaya, katur ring sang ngawawenang.

បាហាស១៣០

Pawos 51

១៣៤ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ

(1) Sinalih tunggal krama sane manggihin prasihna pastika wentene arthabhaya ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ
ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ
(kamalingan), patut digelis nepak kulkul tengeran pamitulung manut pawos 15 ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ
ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ
(3) utawi pawos 16 (1); sang kamalingan patut digelis atur supeksa ring ឯកសារ ឯកសារ ឯកសារ ឯកសារ ឯកសារ

ပုဂ္ဂိုလ်မိမိယူဆယူဆကံ့ကံ့မိမိတပင်ဆဲးမိမိ

prajuru; sang kacihsan ngamaling, katur ring sang ngawawenang, maweweh
မိမိပုဂ္ဂိုလ်မိမိယူဆယူဆကံ့ကံ့မိမိတပင်ဆဲးမိမိ

malih patut keni dewa danda lan artha danda manut pararem, yan ipun ngamaling
ကံ့ကံ့မိမိယူဆယူဆကံ့ကံ့မိမိတပင်ဆဲးမိမိ

barang druwen desa sane sinanggeh suci.

၂၄၂၂ ဂမာဝဲဂမာဝဲ နွေဗာသာ နွေဗာသာ နွေဗာသာ နွေဗာသာ နွေဗာသာ

(2) Sowang-sowang krama desa tan kapatutang mapailonan ring dusta; sang kacihsan
မိမိပုဂ္ဂိုလ်မိမိယူဆယူဆကံ့ကံ့မိမိတပင်ဆဲးမိမိ

mapailonan ring dusta patut katibakin danda kadi dandaning maling, sane
ကံ့ကံ့မိမိယူဆယူဆကံ့ကံ့မိမိတပင်ဆဲးမိမိ

kasulurang manut pararem.

၂၄၂၃ ဂမာဝဲဂမာဝဲ နွေဗာသာ နွေဗာသာ နွေဗာသာ နွေဗာသာ နွေဗာသာ

(3) Indik ngrereh reramon minakadi daun kelapa, ron, miwah sane sewosan ring
မိမိပုဂ္ဂိုလ်မိမိယူဆယူဆကံ့ကံ့မိမိတပင်ဆဲးမိမိ

pabianan krama tiosan rikenjekkan suwung, kasulurang manut pararem.

၂၄၂၄ ဂမာဝဲဂမာဝဲ နွေဗာသာ နွေဗာသာ နွေဗာသာ နွေဗာသာ နွေဗာသာ

(4) Indik ngranjingin pakubon utawi pakarangan krama sewosan rikala suwung,
မိမိပုဂ္ဂိုလ်မိမိယူဆယူဆကံ့ကံ့မိမိတပင်ဆဲးမိမိ

mawastu raris sang maderbe pakubon utawi pakarangan punika kaicalan,
ကံ့ကံ့မိမိယူဆယူဆကံ့ကံ့မိမိတပင်ဆဲးမိမိ

kasulurang manut pararem.

၂၄၂၅ ဂမာဝဲဂမာဝဲ နွေဗာသာ နွေဗာသာ နွေဗာသာ နွေဗာသာ နွေဗာသာ

(5) Indik ngranjingin pakubon utawi pakarangan krama sewosan rikala suwung
မိမိပုဂ္ဂိုလ်မိမိယူဆယူဆကံ့ကံ့မိမိတပင်ဆဲးမိမိ

riantukan wenten pisarat sane mabuat, minakadi mapangarah miwah kabuatan
ကံ့ကံ့မိမိယူဆယူဆကံ့ကံ့မိမိတပင်ဆဲးမိမိ

sane liyanan, kasulurang manut pararem.

1651

ສປຸສມຸງວິກາ

SAPTAMAS SARGAH

ວິສາກນາມາຍິມະວຽ

WICARA LAN PAMIDANDA

ບຸຕທິປາ

Palet 1

ເກີດສິສາກ

Indik Wicara

ບາບາສິປາ

Pawos 52

- 1651 ສາກນີວິ ບາບາສິສາກນີ ບົວປາກວາກວາ ບາບາສິສາກນີ ບົວປາກວາກວາ
- (1) Sane wenang mawosin wicara ring wawengkon Desa Pakraman Cau, inggih
ບາບາສິສາກນີ ບົວປາກວາກວາ ບາບາສິສາກນີ ບົວປາກວາກວາ ບາບາສິສາກນີ
punika prajuru desa pakraman maka miwah kerta desa.
- 1652 ບາບາສິສາກນີ ບົວປາກວາກວາ ບາບາສິສາກນີ ບົວປາກວາກວາ ບາບາສິສາກນີ
- (2) Prade sang mawicara tan cumpu ring pamutus kerta desa, kengin nunasang ring
ບາບາສິສາກນີ ບົວປາກວາກວາ ບາບາສິສາກນີ ບົວປາກວາກວາ ບາບາສິສາກນີ
Majelis Desa Pakraman manut dudonan.
- 1653 ສາບາສິສາກນີ ສາບາສິສາກນີ ສາບາສິສາກນີ ສາບາສິສາກນີ ສາບາສິສາກນີ
- (3) Sahanan wicara sane mawit saking kacorahan sakaluwire sane sinanggeh
ສາບາສິສາກນີ ສາບາສິສາກນີ ສາບາສິສາກນີ ສາບາສິສາກນີ ສາບາສິສາກນີ
nungkasin daging awig-awig, pasuara miwah pararem desa/banjar pakraman,
ບາບາສິສາກນີ ບົວປາກວາກວາ ບາບາສິສາກນີ ບົວປາກວາກວາ ບາບາສິສາກນີ
patut digelis kabawosin oleh prajuru, nenten nyantos pasadok malih.
- 1654 ສາບາສິສາກນີ ສາບາສິສາກນີ ສາບາສິສາກນີ ສາບາສິສາກນີ ສາບາສິສາກນີ
- (4) Sajaba wicara sakadi ring ajeng, patut nyantosin pasadok sang nunas bawos.
- 1655 ບາບາສິສາກນີ ບົວປາກວາກວາ ບາບາສິສາກນີ ບົວປາກວາກວາ ບາບາສິສາກນີ
- (5) Panepase mangda pastika nyantenang iwang patut malarapan Tripramana, inggih
ບາບາສິສາກນີ ບົວປາກວາກວາ ບາບາສິສາກນີ ບົວປາກວາກວາ ບາບາສິສາກນີ
punika : saksi, likita, bukti, tur panepase tan maren nepek ring Catur Dresta.

၁၄၅

ပဏ္ဍိတ

Palet 2

ဟိန္ဒူသမ္မတ

Indik Pamidanda

ပာမာသီ

Pawos 53

၁၃၁) ဂုဏ်/ဥပသေသီသမ္မတ ဟိန္ဒူသမ္မတ/ဥပသေသီသမ္မတ သိပါ

(1) Desa/banjare, wenang nibakang pamidanda ring warga desa/banjar sane sisip.

၁၃၂) ဟိန္ဒူသမ္မတ ဟိန္ဒူသမ္မတ ဟိန္ဒူသမ္မတ ဟိန္ဒူသမ္မတ

(2) Tatibak pamidanda inucap ring ajeng, kalaksanayang oleh prajuru.

၁၃၃) ဟိန္ဒူသမ္မတ ဟိန္ဒူသမ္မတ :

(3) Bacakan pamidanda, luwire :

ဟ) သမ္မတ သမ္မတ သမ္မတ သမ္မတ သမ္မတ သမ္မတ

ha. Artha danda saha panikelnya, miwah panikel paturunan;

က) ပဏ္ဍိတ/ဥပသေသီ

na. Panyangaskara (panyucian);

သ) ကာမာသီ

ca. Karampag;

ဂ) ကာမာသီ/ဥပသေသီ

ra. Kasepekang/Kanorayang;

ဆ) ကာမာသီ သမ္မတ ဟိန္ဒူသမ္မတ ဟိန္ဒူသမ္မတ

ka. Kawusanang makrama desa tur sang nglinggihin karang ayahan desa, karang ayahannya kawaliang ring desa pakraman.

၁၃၄) ပဏ္ဍိတ သမ္မတ သမ္မတ သမ္မတ သမ္မတ သမ္မတ သမ္မတ

(4) Pamidanda sane katiwakang patut masor singgih, manut kasisipan.

၁၃၅) ဟိန္ဒူသမ္မတ ပဏ္ဍိတ/ဥပသေသီ

(5) Jinah utawi arthabrana pamidanda, ngranjing dados druwen desa/banjar pakraman.

1. ສູນສາສນາລັກສະນະທີ່ ບາງສາມີ ດູ່ສູ່ ງາສູ່ສູ່ ບາງສາສນາ

(1) Krama sane langkungan ring tigang paruman nglantur nenten nahur paturunan
ຍິນຍອມສາມີໄຊ ສາກຍາມີ

miwah dadandan, wenang karampag.

1. ອາດສາມີໄຊ ບາງສາມີ ດູ່ສູ່ ງາສູ່ສູ່ ບາງສາສນາ

(2) Tatibak pangrampagan, nganutin tatacara sakadi ring sor puniki :

1. ສາກຍາມີໄຊ ບາງສາມີໄຊ ບາງສາສນາ ບາງສາສນາ ບາງສາສນາ

ha. Kalaksanayang olih prajuru, kasarengin antuk krama pinih akeh tigang
ມີນິໄຍສາສນາ

diri, maka saksi;

1. ສາກຍາມີໄຊ ບາງສາມີໄຊ ບາງສາສນາ ບາງສາສນາ

na. Sang ngrampag patut madarsana rikala ngambil barang utawi nyawenin
ອາດສາມີໄຊ ບາງສາມີໄຊ ບາງສາສນາ ບາງສາສນາ

tanem tuwuh, sane ageng pangargannyane manut ring utang sang
ສາກຍາມີໄຊ

karampag;

1. ບາງສາສນາ ບາງສາສນາ ບາງສາສນາ ບາງສາສນາ

ca. Prajuru patut miteketang mangda barang-barang sane karampag punika
ມີນິໄຍສາສນາ ບາງສາສນາ ບາງສາສນາ ບາງສາສນາ

digelis katebus masengker asasih (35) dina, tur ring rahinane kaping 36
ບາງສາສນາ ບາງສາສນາ ບາງສາສນາ ບາງສາສນາ

pacang kalelang utawi kaadol ring ajeng krama desa pakraman;

1. ບາງສາສນາ ບາງສາສນາ ບາງສາສນາ ບາງສາສນາ

ra. Tan kengin ngrampag saluwiring barang sane patut inggilang manut sastra
ສາກຍາມີໄຊ ບາງສາສນາ ບາງສາສນາ ບາງສາສນາ

agama, miwah mademang pangupajiwan sang karampag.

- 1 ປຸງເດ ລໍ່ ບລໍ່ ສາກຢາມ ປຸງເດ ລໍ່ ບລໍ່ ສາກຢາມ ປຸງເດ ລໍ່ ບລໍ່
Prade sang pacang karampag mialangin pamargin pangrampagan inucap, mawastu
ມາຍາມ ປຸງເດ ລໍ່ ບລໍ່ ສາກຢາມ ປຸງເດ ລໍ່ ບລໍ່ ສາກຢາມ ປຸງເດ ລໍ່ ບລໍ່
sampun tan nganutin linging awig-awig, krama inucap wenang kasepekang/
ສາກຢາມ ປຸງເດ ລໍ່ ບລໍ່

kanorayang.

- 2 ພຽງ ບາງສາມີ ປຸງເດ ລໍ່ ບລໍ່ ສາກຢາມ ປຸງເດ ລໍ່ ບລໍ່
Yan krama inucap manggeh piwal yadiastun sajeroning makudang-kudang
ບາງສາມີ ປຸງເດ ລໍ່ ບລໍ່ ສາກຢາມ ປຸງເດ ລໍ່ ບລໍ່ ສາກຢາມ ປຸງເດ ລໍ່ ບລໍ່
paruman sampun kawehin patinget sakewanten manggeh piwal, tan wenten
ບາງສາມີ ປຸງເດ ລໍ່ ບລໍ່ ສາກຢາມ ປຸງເດ ລໍ່ ບລໍ່ ສາກຢາມ ປຸງເດ ລໍ່ ບລໍ່
pamargi sewos, sawawaning krama inucap kawusanang makrama desa/banjar tur
ບາງສາມີ ປຸງເດ ລໍ່ ບລໍ່ ສາກຢາມ ປຸງເດ ລໍ່ ບລໍ່ ສາກຢາມ ປຸງເດ ລໍ່ ບລໍ່
sang nglinggihin karang ayahan desa, karang ayahannya kawaliang ring desa
ບາງສາມີ ປຸງເດ ລໍ່ ບລໍ່

pakraman.

- 3 ບາງສາມີ ປຸງເດ ລໍ່ ບລໍ່ ສາກຢາມ ປຸງເດ ລໍ່ ບລໍ່
Pangrampagan inucap ring ajeng kabawos buntas, risampun sang keni
ບາງສາມີ ປຸງເດ ລໍ່ ບລໍ່ ສາກຢາມ ປຸງເດ ລໍ່ ບລໍ່ ສາກຢາມ ປຸງເດ ລໍ່ ບລໍ່

pangrampagan punika :

- ha. ພຽງ ບາງສາມີ ປຸງເດ ລໍ່ ບລໍ່ ສາກຢາມ ປຸງເດ ລໍ່ ບລໍ່
Nunas geng rena sinampura ring ajeng krama desa/banjar pakraman,
ບາງສາມີ ປຸງເດ ລໍ່ ບລໍ່ ສາກຢາມ ປຸງເດ ລໍ່ ບລໍ່ ສາກຢາມ ປຸງເດ ລໍ່ ບລໍ່
riantukan piwal ring pasubaya sane pecak sampun kararemin;
na. ພຽງ ບາງສາມີ ປຸງເດ ລໍ່ ບລໍ່ ສາກຢາມ ປຸງເດ ລໍ່ ບລໍ່ ສາກຢາມ ປຸງເດ ລໍ່ ບລໍ່
Nahur pangargan panguwak pasubaya sadaweg pacang karampag,
ບາງສາມີ ປຸງເດ ລໍ່ ບລໍ່ ສາກຢາມ ປຸງເດ ລໍ່ ບລໍ່ ສາກຢາມ ປຸງເດ ລໍ່ ບລໍ່
kadulurin antuk prayascitta.

အမူအယူကဏ္ဍ
ASTAMAS SARGAH
ကျပ်ကျပ်ပိတ်ပိတ်ကိတ်
NGUWAH-UWUHING AWIG-AWIG
မဟာမိတ်
Pawos 56

ကျပ်ကျပ်ပိတ်ပိတ်ကိတ်ကိတ်ကိတ် ပဉ္စမသွင်သွင်ပဉ္စမသွင်သွင်သွင်သွင်
Nguwah-uwuhin awig-awig desa pakraman puniki, wantah kengin kalaksanayang
မဟာမိတ်ကဏ္ဍ
antuk paruman krama desa.

ပဉ္စမသွင်သွင် ကျပ်ကျပ်ပိတ်ပိတ်ကိတ်ကိတ်ကိတ် ပဉ္စမသွင်သွင်သွင်သွင်
Pakarsane nguwah-uwuhin punika, mangda mawit saking pakarsan krama desa,
မဟာမိတ်ကဏ္ဍ မဟာမိတ်ကဏ္ဍ မဟာမိတ်ကဏ္ဍ မဟာမိတ်ကဏ္ဍ
yadiastun kamedalang antuk sinalih tunggil prajuru, utawi sinarengan.

မဟာမိတ်
Pawos 57

၁) မဟာမိတ်ကဏ္ဍ မဟာမိတ်ကဏ္ဍ မဟာမိတ်ကဏ္ဍ မဟာမိတ်ကဏ္ဍ
Sakaluwiring indik sane sampun wenten sadereng awig-awig puniki kasurat,
မဟာမိတ်ကဏ္ဍ မဟာမိတ်ကဏ္ဍ မဟာမိတ်ကဏ္ဍ
mangda kaanutang ring sadaging awig-awig puniki.

၂) မဟာမိတ်ကဏ္ဍ မဟာမိတ်ကဏ္ဍ မဟာမိတ်ကဏ္ဍ မဟာမိတ်ကဏ္ဍ
Sakaluwiring sane durung kasurat sajeroning awig-awig puniki, menawi kangkat
မဟာမိတ်ကဏ္ဍ မဟာမိတ်ကဏ္ဍ မဟာမိတ်ကဏ္ဍ မဟာမိတ်ကဏ္ဍ
kanggen mitegepin awig-awig puniki, pacang kasurat jeroning pararem.

ឧបសម្ព័ន្ធ
NAWAMAS SARGAH

សម្ព័ន្ធ
SAMAPTA
បុរាណវិទ្យា
Pawos 58

- ក ឧបសម្ព័ន្ធនៃឧបសម្ព័ន្ធប្រទេស បុរាណវិទ្យា
- 1) Awig-awig puniki kawastanin Awig-awig Desa Pakraman Cau.
ឧបសម្ព័ន្ធនៃឧបសម្ព័ន្ធប្រទេស ឧបសម្ព័ន្ធប្រទេស ឧបសម្ព័ន្ធប្រទេស
- 2) Awig-awig puniki kamargiang ngawit saking kaingkupin utawi kararemin.

បុរាណវិទ្យា
Pawos 59

- ក ឧបសម្ព័ន្ធនៃឧបសម្ព័ន្ធប្រទេស បុរាណវិទ្យា ឧបសម្ព័ន្ធប្រទេស ឧបសម្ព័ន្ធប្រទេស
- 1) Awig-awig puniki kararemin duk rahina Buda, Wage, Wuku Menail, Pananggal
ប្រទេស ប្រទេស ប្រទេស ប្រទេស ប្រទេស ប្រទេស ប្រទេស ប្រទេស ប្រទេស ប្រទេស
Ping Pisan Sasih Kanem, Saka Warsa 1938, Tanggal 30 Nopember
19៣៨, ប្រទេស ប្រទេស ប្រទេស ប្រទេស ប្រទេស ប្រទេស ប្រទេស ប្រទេស ប្រទេស ប្រទេស
2016, magenah ring Desa Pakraman Cau, Desa Tua, Kecamatan Marga,
ឧបសម្ព័ន្ធប្រទេស ឧបសម្ព័ន្ធប្រទេស ឧបសម្ព័ន្ធប្រទេស ឧបសម្ព័ន្ធប្រទេស ឧបសម្ព័ន្ធប្រទេស
Kabupaten Tabanan.
- 2) Awig-awig puniki kalinggatanganin antuk Bandesa Adat miwah sang
ឧបសម្ព័ន្ធប្រទេស ឧបសម្ព័ន្ធប្រទេស ឧបសម្ព័ន្ធប្រទេស ឧបសម្ព័ន្ធប្រទេស ឧបសម្ព័ន្ធប្រទេស
ngawawenang manut kawenangannya sowang-sowang, tur kapikukuh antuk
ឧបសម្ព័ន្ធប្រទេស ឧបសម្ព័ន្ធប្រទេស ឧបសម្ព័ន្ធប្រទេស ឧបសម្ព័ន្ធប្រទេស ឧបសម្ព័ន្ធប្រទេស
Murddhaning Pamikukuh : Bupati Tabanan.
- 3) Luwir para manggala sane nglinggatanganin :

၁၃၂ ပြည်ထောင်စု : ပြည်ထောင်စု ပြည်ထောင်စု

၁၃. Kapratama : prajuru desa pakraman :

ပြည်ထောင်စု ပြည်ထောင်စု

Bando Adat Cau,




၁၃၃ ပြည်ထောင်စု ပြည်ထောင်စု ပြည်ထောင်စု ပြည်ထောင်စု

Ida Bagus Putu Suryanata, SH, MH.

၁၃၄ ပြည်ထောင်စု : ပြည်ထောင်စု ပြည်ထောင်စု ပြည်ထောင်စု

၁၄. Kaping kalih : prajuru desa dinas maka saksi :



Perbekel Desa Tua,

PERBEKEL
DESA TUA

I Made Mudastera, SE.

၁၃၅ ပြည်ထောင်စု : ပြည်ထောင်စု ပြည်ထောင်စု

၁၅. Kaping tiga : kawikanin olih :

၁၃၆ ပြည်ထောင်စု ပြည်ထောင်စု ပြည်ထောင်စု ပြည်ထောင်စု

1. Ketua Majelis Adat Desa Pakraman Kecamatan Marga,



၁၃၇ ပြည်ထောင်စု ပြည်ထောင်စု

Ida Bagus Anom.

၂၀၁၇



I Made Murdika, S.STP

ကျေးဇူးတင်ပေးပါသည်။

Kaping pat : kapikukuh olih :

၁၃၁။ နယ်လုပ်ငန်းစဉ်များကို ပြုလုပ်ရန်အတွက်

1. Ketua Majelis Madya Desa Pakraman Kabupaten Tabanan,



Drs. I Wayan Tontra

၁၃၂။ နယ်လုပ်ငန်းစဉ်များကို ပြုလုပ်ရန်အတွက်

2. Ketua Parisa Hindu Dharma Indonesia Kabupaten Tabanan,



I Wayan Tontra

၁၃၃။ နယ်လုပ်ငန်းစဉ်များကို ပြုလုပ်ရန်အတွက်

3. Kepala Kantor Kementerian Agama Kabupaten Tabanan,



Drs. I Wayan Agung Gede Manguningrat, M.Ag

1/2016

චූල්ලි පමිතුරු
MURDDHANING PAMIKUKUH

කුප්පි පාලකයා



චූල්ලි පමිතුරු
NELUTTI EKA WIRYASTUTI, S.Sos

විච්ඡාදන සහතිකයක් :
Mengetahui dan telah dicatatkan :

පිටුව

Tanggal

ප්‍රකාශන අංකය

Reg. Nomor


: 30 Desember 2016

: 189 / 006 / Dabvd pur

කුප්පි පාලකයාගේ නිවෙසේ සිට
Kepala Dinas Kebudayaan dan Pariwisata Kabupaten Tabanan,



චූල්ලි පමිතුරු
I Wayan Adnyana, M.Si



ភូមិបាតិប្បា
LEPIHAN III

ប្រជុំគោត បក្សកម្មវិធីកម្មវិធី បក្សបក្ស

PRAWARTAKA PANYURATAN AWIG-AWIG DESA PAKRAMAN CAU

តែងតែងតែង : ក្រុមគោត បក្សបក្ស
Penanggung Jawab : Bandesa Adat Cau.

១៣ ប្រជុំគោត :

(1) Penasehat :

ហ៊ុន បណ្ឌិត ស្រី បណ្ឌិត

ha. I Wayan Suena, SP.

គាត់ បណ្ឌិត ហ៊ុន បណ្ឌិត បណ្ឌិត បណ្ឌិត

na. Dr. Ir. I Wayan Alit Arta Wiguna, M.Si.

១៤ ប្រជុំគោត :

(2) Prawartaka :

ហ៊ុន បណ្ឌិត : ហ៊ុន បណ្ឌិត ស្រី បណ្ឌិត

ha. Ketua : I Ketut Suryawan, S.Pd.

គាត់ បណ្ឌិត : ហ៊ុន បណ្ឌិត បណ្ឌិត

na. Wakil Ketua : Ida Bagus Alit.

សា បណ្ឌិត : ហ៊ុន បណ្ឌិត ស្រី បណ្ឌិត

ca. Sekretaris : I Nyoman Suirka, S.Pd.

១៥ ប្រជុំគោត :

(3) Parhiyangan :

ហ៊ុន បណ្ឌិត : ហ៊ុន បណ្ឌិត បណ្ឌិត

ha. Ketua : I Made Nariana.

គាត់ បណ្ឌិត : ហ៊ុន បណ្ឌិត ស្រី បណ្ឌិត

na. Sekretaris : I Made Lastra, S.Pd.

សា បណ្ឌិត :

ca. Anggota :

១៦ ហ៊ុន បណ្ឌិត ស្រី បណ្ឌិត

1. I Wayan Suenda.

- ၁၅၁ ဟိ ဗျာဒေ မနိဗ္ဗာန
2. I Made Santika.
- ၁၅၂ ဟိ ဗျာဒေ မနိဗ္ဗာန
3. Ida Bagus Made Sayang.
- ၁၅၃ ဟိ ဗျာဒေ အသိ မုနိဗ္ဗာန
4. I Made Adhi Sunantha, Ama. Par.
- ၁၅၄ ဟိ ဗျာဒေ အလှူ မိဘဝနိ
5. I Made Alus Wirawan.
- ၁၅၅ ဟိ ဗျာဒေ အလှူ မိဘဝနိ
6. I Ketut Gawe Arta.
- ၁၅၆ ဟိ ဗျာဒေ အလှူ မိဘဝနိ
7. I Bagus Nyoman Parwa.
- ၁၅၇ ဟိ ဗျာဒေ အလှူ မိဘဝနိ
8. I Made Arsawan.

ပဏ္ဍိတမာဏိ :

Palemahan :

- | | |
|----------------|--------------------------|
| ဟိ ဗျာဒေ | : ဟိ ဗျာဒေ မုနိဗ္ဗာန |
| ha. Ketua | : I Wayan Suitanaya, SH. |
| ဆာ ဂမ္ဘာဗျာဒေ | : ဟိ ဗျာဒေ မုနိဗ္ဗာန |
| na. Sekretaris | : I Made Mudastra, SE. |
| ဆာ ဗျာဒေ | : |
| ca. Anggota | : |

- ၁၅၈ ဟိ ဗျာဒေ မုနိဗ္ဗာန
1. Drs. I Ketut Rustam.
- ၁၅၉ ဟိ ဗျာဒေ မုနိဗ္ဗာန
2. I Nyoman Sukatia, SE.
- ၁၆၀ ဟိ ဗျာဒေ မုနိဗ္ဗာန
3. I Ketut Lodra.
- ၁၆၁ ဟိ ဗျာဒေ မုနိဗ္ဗာန
4. Ida Bagus Putu Widiadnyana.
- ၁၆၂ ဟိ ဗျာဒေ မုနိဗ္ဗာန
5. Ida Ayu Ketut Candrawati.